



EBO MYANMAR

AADB Inc - Canada
Euro-Burma Office - Belgium
EBO Foundation - Chiang Mai

တွေ့ဆုံဆွေးနွေးရေး



တန်းတူရည်တူရှိမှု



ငြိမ်းချမ်းရေး



၂၀၁၃ ခုနှစ်အစီရင်ခံစာ

ADDB/EBO အလွန်ကြီးမားသောလုပ်ငန်းတစ်ခုဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ တော်တွင် ဒီမိုကရေစီပြန်လည်ပေါ်ထွန်းရေးအတွက် ကြိုးစားနေသည့်အလွန်သေးငယ်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။ မိမိတို့သည် ဤလုပ်ငန်းများစတင်အကောင်အထည်ဖော်ပြီး နောက်ပိုင်းတွင် လုပ်ငန်းများအောင်မြင်ရေးအတွက်အခြားအဖွဲ့ အစည်း များ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းသတိပေးပြုမိပြီးဖြစ်ပါသည်။ သို့ဖြစ်လေရာလုပ် ငန်းများဆောင်ရွက်ရာတွင် အီးဘီအိုအဖွဲ့အနေဖြင့် အားပေးတိုက်တွန်းစေ့စပ်ညှိနှိုင်းသူအဖြစ် ရပ်တည်ကာ လူမှု အသိုင်းအဝန်းတွင် အများအကျိုးကိုဆောင်ရွက်သူများမှတစ်ဆင့် အခြား စိတ်ပါဝင်စားသူများနှင့်အတူလုပ်ကိုင်သွားရန် ဆန္ဒရှိခဲ့ပါသည်။

ကနဦးအစပိုင်းတွင် အေဒီဒီဘီက မြန်မာ့အရေးကိုလူသိများလာစေရန် သတင်းမီဒီယာကိုအ သုံးပြုခဲ့ရပါသည်။ အဘယ် ကြောင့်ဆိုသော် လူအများစုက ထိုသို့လုပ်ကိုင်ခြင်းမှာလည်း နိုင်ငံတကာတွင် မြန်မာဟုသောဝေါဟာရ အသုံးအနှုန်း ကို အသိသူများနေခြင်း ကြောင့်ပင်ဖြစ်သည်။ အချို့ဆိုလျှင် မြန်မာနိုင်ငံ၏တည်နေရာကိုပင်မသိသူများရှိခဲ့သည်။ တစ်ချို့က ဘားမားဟုအသံကြားသည့်အခါ ဘဟားမားကျွန်းစုလားဟုပင် မေးသူများရှိခဲ့သည်။ တစ်ကိုယ်တည်းရပ် တည်နေသော နိဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်အင်အားကြီးမားသောစစ်တပ်တို့၏ အားပြိုင်သည့် ပုံပြင်ဇာတ်လမ်းသည် အများပြည်သူနှင့် နိုင်ငံတကာ၏အာရုံစိုက်မှုကိုရယူနိုင်ခဲ့ ကြောင်း၊ တစ်ဆက် တည်းမှာပင် ကမ္ဘာအနှံ့အပြားတွင် ၎င်းကိုအားပေးထောက်ခံသူ များနှင့်အဖွဲ့များ ပေါ်ပေါက်လာသည်ကိုတွေ့ရှိခဲ့ရ သည်။ တစ်ချိန်တည်း၌ ထိုစဉ်က ပြည်ပတွင်ဖွဲ့စည်းထားသော အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရက ဒီမိုကရက်တစ် မြန်မာ့အသံကိုအသုံးပြုကာ မြန်မာနိုင်ငံရှိတရားမဝင်အုပ်ချုပ်နေသည့် စစ်အစိုးရဆန့်ကျင် ရေးလျှပ်ရှားမှု အရှိန်အဟုန်သည် တစ်နေ့တစ်ခြား ပြည်တွင်း၌သာမကပြည်ပတွင်ပါကြီးထွား လာခဲ့ပါသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး သမ္မတဦးသိန်းစိန် ၏အရပ်သား အစိုးရ ကပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီအသွင်း ကူးပြောင်းကာလကိုလမ်းခင်းပေးခဲ့သည်။ သို့ သော်လည်း အတိတ်ကာလများတွင်ရရှိခဲ့သည့် နက်ရှိုင်းသောဒဏ်ရာဒဏ်ချက်များ၏ အကျိုးဆက်များကိုလူ အများစုက ယနေ့တိုင်

အီးဘီအိုအမှုဆောင်ညွှန်ကြားရေးမှူးဟန်ယောင်ဂေ၏အမှာ


Harn YAWNGHWE



ဆက်လက်ခံစားနေရသည်မှာအမှန်ပင်ဖြစ်သည်။ မတရားမှုနှင့်ပဋိပက္ခများကြောင့် ယုံကြည် မှုများပျက်ပြားခြင်း၊ လူမှုအသိုင်းအဝန်း များဖျက်စီးခြင်းသာမက မိသားစုအများအပြားဘဝပျက်ခဲ့ကြရသည်။ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ သက်ရောက်မှုများသည် နိုင်ငံရေးအဆင့်၌သာမကဘဲ သာမန်ပြည်သူများ၏နေ့စဉ် လူနေမှုဘဝလိုအပ်ချက်များကို ဖြည့်စွမ်း ပေးနိုင်ခြင်းမရှိသေးကြောင်းတွေ့ရှိရပါသည်။ သို့သော်လည်း သိသာထင်ရှားသောတိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်နေသည်ကို မည်သူကမျှငြင်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်မိမိတို့အနေဖြင့် ယခုရှိထားပြီး ဖြစ်သော ပြုပြင်ပြောင်းလဲမှုများကို အခြေခံလျက် နောင်လာနိုင်သော သားစဉ်မြေးစက် ဖိနှိပ်ချုပ်ချယ်မှုများခံစားခြင်းမရှိစေရေးအတွက် လုပ်ကိုင်ရန်လိုအပ်မည်ဖြစ်သည်။

လူအများအနေဖြင့် ၎င်းတို့ဖြတ်သန်းကြုံတွေ့ ရင်ဆိုင်ခံစားခဲ့သည်များနှင့်ပတ်သက်၍၊ နားလည်ခွင့်လွှတ်ပေးရန်မလွယ်ကူကြောင်း၊ ဆင်းရဲဒုက္ခများကိုဖြတ်သန်းခဲ့ရသူများအကြားက တရားမျှတမှုနှင့် ငြိမ်းချမ်း ရေးလမ်းပေါ်သို့ ပြောင်းလဲလျှောက် လှမ်းရသည်မှာလည်းလွယ်ကူလှသည်မဟုတ်ပေ။ ယခင်တောင်အာဖရိကနိုင်ငံအမှန်တရားနှင့်ပြန်လည်သင့်မြတ်ရေး ကော်မရှင်ဥက္ကဋ္ဌဟောင်း ဘုန်းတော်ကြီးဒဲဖ်မန်တူးတူး ပြောကြားခဲ့သောစကားတစ်ခွန်းတွင် "ကျွန်ုပ်တို့အားလုံးသည် တစ်ဦးနှင့်တစ်ဦး အချင်းချင်းနက်ရှိုင်းစွာ အချိတ်အဆက်များရှိနေကြသည်ကို သတိပြုလက်ခံရန်လိုအပ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အမှီသဟဲပြုရန်လိုအပ်ကြောင်း၊ ယင်းသို့ဖြစ် လာရန်အတွက်ကိုလည်း အခြေအနေများကဖန်တီးခဲ့ကြောင်း၊ သို့ဖြစ်သောကြောင့် မိမိတို့ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက်ကိုလည်း ထိုအခြေအနေများကို အားကိုးအားထားပြုရမည်သာ ဖြစ်ကြောင်း။" (ဒဲဖ်မန်တူးတူး၏ခွင့် လွှတ်ခြင်းစာအုပ်မှကောက်နုတ်ချက်)။

အီးဘီအိုသည် ၁၉၉၇ ခုနှစ်မှစတင်ပြီး ပဋိပက္ခနှင့် တရားမျှတမှုဖြစ်ပွားခြင်းမှ ငြိမ်းချမ်းရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့်ဇာတ်ကောင်အများနှင့်အတူ လူမှုအသိုင်းအဝန်းများကို စုစည်းဆွဲဆောင်ခြင်းစသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန်လုပ်ဆောင်ရာတွင် တရားမျှတမှုကိုလည်းလစ်လျူမပြုသင့်ကြောင်း၊ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တရားမျှတမှုကိုဖော်ဆောင်ပေးနိုင်သော အနာဂတ်မြန်မာနိုင်ငံတော်ပေါ်ပေါက်လာရေးအမြင်ကိုဦးတည်သွားရန်ဖြစ်ပါသည်။



တိကာ



- EBO အကြောင်းသိကောင်းစာရာ
- EBO ၏မဟာဗျူဟာမိတ်ဖက်များ
- EBO အမှဆောင်ဘုတ်အဖွဲ့
- EBO ဝန်ထမ်းများ

၂၀၁၃ ခုနှစ် EBO ဆောင်ရွက်ချက်များ

- မဟာဗျူဟာမိတ်ဖက်များ(၁) ဆုံးဖြတ်ချက်ချမှတ်သူများ
- မဟာဗျူဟာမိတ်ဖက်များ(၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
- မဟာဗျူဟာမိတ်ဖက်များ (၃) အရပ်ဘက်လူမှုအဖွဲ့အစည်းများ
- မဟာဗျူဟာမိတ်ဖက်များ (၄) နိုင်ငံတကာအသိုင်းအဝန်း

၂၀၁၃ ခုနှစ် EBO အဖွဲ့အားဆန်းစစ်သုံးသပ်ခြင်း

အဖွဲ့အစည်းများဆန်းစစ်သုံးသပ်ခြင်း

၂၀၁၃ ဘဏ္ဍာရေးငွေစာရင်းတမ်း

ဝင်ငွေ
အသုံးစရိတ်

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်ထူးခြားချက်အချိန်ပြဇယား

နောက်ဆက်တွဲများ

- ၁။ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဉ်အချိန်ပြဇယား
- ၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပြုစုထားသည့်အမျိုးသားတွေ့ ဆုံ ဆွေးနွေးပွဲမူဘောင် (မေလ ၂၀၁၃)
 - ငြိမ်းချမ်းရေးလုပ်စဉ်လမ်းပြမြေပုံ
 - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်ဆောက်မှုပုံသဏ္ဍာန်
 - ငြိမ်းချမ်းရေးလုပ်ငန်းစဉ် -အမျိုးသားတွေ့ဆုံဆွေးနွေးမှုတည်ဆောက်မှုပုံသဏ္ဍာန်
- ၃။ မြေပုံများ : ဗြိတိသျှကိုလိုနီခေတ်မှမျက်မှောက်ခေတ်မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများ

EBO

ဖွဲ့စည်းပုံ





EBO အကြောင်းအသိကောင်းစရာ



မဟာဗျူဟာမိတ်ဖက်များ



အီးဘီအိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့



EBO ဝန်ထမ်းများ

အီးဘီအိုအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံတွင်ဒီမိုကရေစီပေါ်ထွန်းရေးအဖွဲ့အစည်း(ခ) ကို၁၉၉၀ပြည့်နှစ်တွင်စတင်ထူထောင်ခဲ့ပြီး၊ပရဟိတလုပ်ငန်းများကိုလုပ်ကိုင်နေသောကနေဒါနိုင်ငံအခြေစိုက်မှတ်ပုံတင်ထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့အစည်း၏ဦးတည်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြန်လည်ပေါ်ထွန်းလာစေရေးကိုမြှင့်တင်ရန်၊

၂။ မြန်မာနိုင်ငံတွင်ဖော်ဆောင်နေသည့်ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ အားလုံးတက်ကြွစွာပါဝင်မှုရှိလာစေရေးကို တိုက်တွန်းအားပေးရန်၊

၃။ ဒီမိုကရေစီအနှစ်သာရ၊ တန်းတိုးထားမှုများနှင့်အစဉ်လာကောင်းများပြုစုပျိုးထောင်ရေးလုပ်ငန်းများပေါ်ပေါက်လာစေရေးကို စေ့စပ်ဆောင်ရွက်ပေးရန်၊

၄။ အာဏာရှင်စနစ်နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၌ဒီမိုကရေစီစနစ် ထွန်းကားလာရေးလုပ်ငန်းများမြှင့်တင်ရာတွင် လိုအပ်သောပံ့ပိုးကူညီမှုများကိုပေးခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းတို့ကို ဆောင်ရွက်ရန်

၅။ အနာဂတ်ကာလတွင်ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့များနှင့်မြန်မာပြည်သူများက ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက်အရေးပါသည့် လူမှုရေး၊ စီးပွားရေးမူဝါဒများနှင့် အခြားသောမူဝါဒများပြုစုရေးဆွဲရေးလုပ်ငန်းများအတွက်လိုအပ်သောပံ့ပိုးမှုများပေးခြင်းနှင့် အကဲခတ်သုံးသပ်မှုများဆောင်ရွက်ပေးရန်။



ADDB အဖွဲ့၏ လုပ်ငန်းများဆောင်ရွက်ရာရုံးဌာနကို ဘယ်လ်ဂျီယံနိုင်ငံတွင် ၁၉၉၇ ခုနှစ်ကတည်ထောင်ခဲ့ပါသည်။ အဆိုပါရုံးကို Euro-Burma Office (EBO) ဟု လူသိများလာခဲ့ပါသည်။ www.euro-burma.eu အီးဘီအိုအဖွဲ့ ဖွဲ့စည်းခြင်း၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုလုပ်ငန်းများကို အားပေးပံ့ပိုးခြင်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတွင် လိုအပ်သော ကူညီပံ့ပိုးမှု ပေးနိုင်ရန်ဖြစ်ပါသည်။

၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲများကျင်းပပြီးနောက်ဖြစ်ပေါ်လာနိုင်သည့် ပြောင်းလဲမှုများကို စနစ်တကျအသုံးပြုခြင်းရှိစေရေးတို့ကို ရှေးရှုလျက် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ အီးဘီအိုဖောင်ဒေးရှင်းကို ဖွင့်လှစ်ခဲ့ပါသည်။တဖန်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများတွင် တစ်ဘက်တစ်လမ်းမှပံ့ပိုးမှုများပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တွင် အီးဘီအိုရုံးကို ၂၀၁၂ ခုနှစ်တွင် ထပ်မံဖွင့်လှစ်ခဲ့ပါသည်။

မဟာဗျူဟာကျသည့်လုပ်ဖော်ကိုင်ဖက်များ

EBO ၏မျှော်မှန်းချက်ဖြစ်သည့်မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီအသွင်းကူးပြောင်းခြင်း ပေါ်ပေါက်ရေးအတွက် မဟာဗျူဟာ ဒီမိုကရေစီအသွင်း ကူးပြောင်းခြင်းပေါ်ပေါက်ရေးအတွက် မဟာဗျူဟာ မိတ်ဖက်များနှင့် အတူတကွလုပ်ကိုင်လျက်ရှိပါသည်။

ဆုံးဖြတ်ချက်ချသူများ နိုင်ငံရေးလှုပ်ရှားသူများနှင့်အတူတကွလုပ်ကိုင်ခြင်း

အီးဘီအိုအဖွဲ့သည် ဒီမိုကရေစီအခြေခံများနှင့် ဆွေးနွေးမှုဖြင့်တင်ရေးအတွက် အစိုးရအာဏာပိုင်များ၊ ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် လိုအပ်လာသည့်အလုပ်ရုံဆွေးနွေးပွဲများ၊ ဆီမီနာများ၊ အစည်းဝေးများ ကျင်းပနိုင်ရေးတို့အတွက် လိုအပ်သောကျွမ်းကျင်မှုများနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ/ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်

၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အကြား တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီချက်နှင့် အများလက်ခံသည့်နိုင်ငံရေးရပ်တည်ချက် ညှိနှိုင်းဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက်ပံ့ပိုးမှုများ ပေးအပ်ခဲ့ပါသည်။ အပစ်ရပ်စဲရေးသဘောတူညီချက်များ ပျက်ပြားသွားခြင်းမရှိစေရန် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံး ၂၉ ရုံး ဖွင့်လှစ်လည်ပတ်ရေးအတွက် ပံ့ပိုးမှုများပေးအပ်နိုင်ခဲ့ပါသည်။

လူထုအခြေပြုအဖွဲ့အစည်းများ/ စွမ်းရည်မြှင့်တင်ရေး

အီးဘီအိုအဖွဲ့၏ အဓိကမဏ္ဍိုင်တစ်ရပ်သည် လူမှုအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်ပေးရေးပင်ဖြစ်ပါသည်။ အထူးသဖြင့် အများပြည်သူအကျိုးပြု လုပ်ငန်းများကို ရှေ့တန်းမှအကောင်အထည်ဖော်နေသည့် အမျိုးသမီး၊ လူငယ်များနှင့် လစ်လျူရှုထားခြင်းခံနေရသော လူ့အဖွဲ့အစည်း အသိုင်းအဝန်းများကူညီရေးကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အလုပ်ရုံဆွေးနွေးပွဲများ၊ ဆီမီနာများ၊ အစည်းအဝေးများနှင့် သင်တန်းများ ကျင်းပပြုလုပ်ခြင်းစသည့်အတွက် လိုအပ်သောငွေကြေးပံ့ပိုးမှုများ ပေးအပ်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ပြုလုပ်သောအလုပ်သင်တန်းများသို့ မြန်မာနိုင်ငံမှသင်တန်းသားများတက်ရောက်ရေးအတွက် အီးဘီအိုအဖွဲ့ကလိုအပ်သော ပံ့ပိုးမှုများ ပေးအပ်နိုင်ခဲ့ပါသည်။

နိုင်ငံတကာအသိုင်းအဝန်း/ သုတေသနနှင့်အကျိုးစီးပွားမြှင့်တင်ရေး

အီးဘီအိုအဖွဲ့သည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နောက်ဆုံးတိုးတက်မှု အခြေအနေများကိုနိုင်ငံတကာမှသံတမန်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိနယ်စုံမှလူမှုအဖွဲ့အစည်းများကို အခါအားလျော်စွာ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အီးဘီအို၏ အပတ်စဉ် နိုင်ငံရေးစောင့်ကြည့်လေ့လာရေးစာစဉ်၊ နေ့စဉ်သတင်းစဉ်နှင့် Briefing Papers များကိုလည်း ထုတ်ဝေပေးလျက်ရှိပါသည်။ အလားတူ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်သူများ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့နှင့် ယာယီဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ကွန်ယက်စသည့်တို့ကိုလည်း အီးဘီအိုက ပူးတွဲဦးဆောင်ပေးလျက်ရှိပါသည်။

အီးဘီအိုအမှုဆောင်အဖွဲ့

၂၀၁၃ ခုနှစ်တွင် ADDB အမှုဆောင်ဒါရိုက်တာအဖွဲ့တွင် အဖွဲ့ဝင်အသစ်များ ခန့်အပ်နိုင်ခဲ့ပါသည်။ ယခုအခါ EBO အဖွဲ့၏ အရေးပါသည့် မဟာဗျူဟာဆုံးဖြတ်ချက်များချမှတ်ရာတွင် အုပ်ချုပ်မှုကော်မတီအား ADDB က လိုအပ်သောပံ့ပိုးထောက်ခံမှုများကို ပေးလာနိုင်ပြီး ဖြစ်သည်။ ADDB ဘုတ်သည် တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံးတွေ့ဆုံပြီး လိုအပ်သည့်အခါများတွင်လည်း စုစည်းကာ အီးဘီအိုအဖွဲ့၏ အစီအစဉ်များနှင့် မဟာဗျူဟာများကို တိုင်ပင်ဆွေးနွေးလျက်ရှိပါသည်။

အီးဘီအိုအမှုဆောင်အဖွဲ့ ၂၀၁၃

Paul Copeland, Canada, ဥက္ကဋ္ဌ

Whitney de Courcel, France, ဒု-ဥက္ကဋ္ဌ

Nu Yawngwe, Canada, အဖွဲ့ဝင်

Fred Shaver, Canada, အဖွဲ့ဝင်

Paul Pasch, Germany, အဖွဲ့ဝင်

Saw Weldone, Sweden, အဖွဲ့ဝင်

Angelique Berhault, Belgium, အဖွဲ့ဝင်

ပြင်သစ် ၊ အဖွဲ့ဝင် ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ဘုတ်အဖွဲ့ နှစ်စဉ်အထွေထွေအစည်းအဝေးသို့ ဘုတ်အဖွဲ့ဝင် (နှစ်စဉ်ကြေးပေးဆောင်သူများ) ပါတက်ရောက်ခဲ့ကြပါသည်။



၂၀၁၃ ခုနှစ် ဘုတ်အဖွဲ့ဝင်များ ဝဲမှယာသို့ Saw Weldone, Fred Shaver, Angelique Berhault, Harn Yawngwe (EBO Executive Director), Whitney de Courcel, Paul Copeland, Paul Pasch. (Nu Yawngwe missing).

EBO ဝန်ထမ်းများ

အီးဘီအိုဝန်ထမ်းများသည် ကွဲပြားခြားနားသောနေရာဒေသများတွင် ရုံးထိုင်လျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် တာဝန်ထမ်းဆောင်နေသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

နိုင်ငံတကာဝန်ထမ်းများ


- HarnYawnghwe, အမျှဆောင်ညွှန်ကြားရေးမှူး
- VictorBiakLian, ညွှန်ကြားရေးမှူး
- လုပ်ငန်းစီမံကိန်းများကွပ်ကဲမှ
- Cissy Yim, ညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေး
- Beaudee Zawmin, ညွှန်ကြားရေးမှူး (စနစ်များနှင့်လုပ်ထုံးလုပ်နည်းများ)
- ThuzarThant, စီမံခန့်ခွဲမှုလက်ထောက်
- EBO မြန်မာ**
- Nge Nge, ငွေစာရင်းကိုင်/ရုံးစာရေး

EURO-BURMA OFFICE - ဘယ်လ်ဂျီယံ

- Sarah Collen, ညွှန်ကြားရေးမှူး (ဥရောပတာဝန်ခံ-စက်တင်ဘာ ၂၀၁၃ အထိ)
- Tanja Gohlert, ညွှန်ကြားရေးမှူး (ဥရောပတာဝန်ခံနှင့်အလှူရှင်ဆက်ဆံရေး)
- Tin Htut, သုတေသနနှင့်အကဲခတ်လေ့လာသူ
- EBO FOUNDATION - ချင်းမိုင်**
- Aung Latt Waje, ရုံးတာဝန်ခံ/မန်နေဂျာ
- Theh Reh, စီမံကိန်းညှိနှိုင်းရေးမှူး
- Tawatchai Hoonghual, ငွေစာရင်းတာဝန်ခံ
- Nuon Hseng, အကြီးတန်းစီမံခန့်ခွဲရေးအရာရှိ

အီးဘီအိုဖွဲ့ပုံ

အီးဘီအိုအဖွဲ့၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -



လျှင်ရှားများ

အစီရင်ခံစာ





ဆုံးဖြတ်ချက်ပြုလုပ်သူများ



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ



လူထုအခြေပြုအဖွဲ့အစည်းများ



နိုင်ငံတကာအသိုင်းအဝန်း



မဟာဗျူဟာမိတ်ဖက်များ

(၁)

ဆုံးဖြတ်ချက်ပြုလုပ်သူများ



စစ်အုပ်ချုပ်မှုစနစ်အောက်တွင်
အနှစ် ၅၀ ကျော်ခန့်နေထိုင်ခဲ့ပြီးဒီမိုကရေစီ
လမ်းကြောင်းသို့ကူးပြောင်းသည့်လုပ်ငန်းစဉ်
တွင်ပါဝင်လျှင်ရှားနေသောမြန်မာအမတ်များသည်
ပါလီမန်လုပ်ထုံးလုပ်နည်းရေးရာတွင်အတွေ့
အကြုံနည်းပါးနေကြောင်းတွေ့ရှိရပါသည်။

ယခင်ကတိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေး
ပါတီများတဖွဲ့နှင့်တဖွဲ့ ဆက်သွယ်ပြုလုပ်ခြင်းကို
ဥပဒေအရ တားမြစ်ထားကြောင်း၊ ထို့ကြောင့်အဆိုပါ
အဖွဲ့အစည်းသည် တိုင်းရင်းသားပြည်သူများ
အရေးကိစ္စဖြင့်တင်ဆောင်ရွက်ရာ၌ တဖွဲ့နှင့်တဖွဲ့အကြား
အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အပိုင်းတွင်
နားလည်မှုလျော့လျက်ရှိ
ကြောင်း

၂၀၁၃ ခုနှစ် တွင်ဖြစ်ပေါ်ခဲ့သည့် ဆုံးဖြတ်ချက်ချသူများအတွက် အဓိကကျသောအရေးကိစ္စများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေကိုမနှစ်သက်ကြောင်း၊
နိုင်ငံရေးပါတီများကဥပဒေပြုရာ၊
ပြင်ဆင်ရေးကိစ္စကိုဦးဆောင်ဦးရွက်ပြုသည့်အလေ့
အထမရှိသေးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
၎င်းတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍကပါ သင့်-
မသင့်၊ မည်သို့အကျိုးပြုနိုင်သည်ကိုတိကျစွာ
မသိရှိကြကြောင်း။

နိုင်ငံတွင် နှစ်ပေါင်းများ
စွာဆွေးနွေးခြင်းနှင့် အလျော့အတင်းပြု
လုပ်သည့်အလေ့အထများ ပေါ်ထွန်းကားလာ
ခြင်းကိုဖိအားပေးကိုအသုံးပြုလျက်
နိပ်ကွပ်မှုပြခဲ့ကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့်
နိုင်ငံရေးအသိအမြင်များ နိုးကြားတက်ကြွလာ
ရေးကိုမွေးမြူရန်လိုအပ်
ကြောင်း။

EBO ၏ဆောင်ရွက်ချက်များ ←

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော်ကိုယ်စားများအတွက်စွမ်းရည်မြှင့်တင်ပေးရေး ဆောင်ရွက်ချက်များ။

နိုင်ငံရေးပါတီများဖွဲ့စည်း ထူထောင်ခြင်းနှင့် ယင်းပါတီများရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးတို့သည် မြန်မာနိုင်ငံတွင်တည်ငြိမ်အေးချမ်းသောဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိစေရန် အလွန်အရေးကြီးပါသည်။ ထိုအခြေအနေများမရှိပါက တိုင်းရင်းသားလူမျိုးစုများ၏အရေးကိစ္စများနှင့်မျှော်မှန်းချက်အသံများကိုကြားခွင့်ရရှိမည်မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပခြင်းကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုလိုက်၍ EBO က နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အား

ဥပဒေပြဌာန်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်မှု ရှိစေရေးကို အထောက်အကူပြုစေနိုင်သော လုပ်ငန်းများဆောင်ရွက်ရန် ဦးတည်လုပ်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်အရ ၂၀၁၃ ခုနှစ်တွင် EBO က ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်နှင့်ဒေသပိယလီမိတ်များမှ ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အစီအစဉ်ကို အဓိကလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ခဲ့ပါသည်။

နိုင်ငံရေးပါတီများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက်စေ့စပ်ညှိနှိုင်းပေးခြင်း

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်ဒေသအနှံ့အပြားတွင် နိုင်ငံရေးအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ပြီး၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အများကလက်ခံနိုင်သည့် ဗျူဟာများချမှတ်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအစရှိသည်တို့ကို ဆွေးနွေးနိုင်ခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ ပထမဦးဆုံး အကြိမ်တွေ့ဆုံခြင်းရန်ကုန်မြို့၊

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်။ (ဝဲမှယာ) ဟန်ယောင်ဝေ၊ အမှဆောင်ညွှန်ကြားရေးမှူး (EBO)၊ စိုင်းအိုက်ပေါင်း (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ - ၂၀၁၀)၊ ဗိုလ်ချုပ်ယွက်ဆစ် (ဥက္ကဋ္ဌ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်)၊ ခွန်ထွန်းဦး (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-၁၉၉၀) နှင့်ဗိုလ်ချုပ်စေထင်၊ (ဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် - (မြောက်ပိုင်း)

“နိုင်ငံတော်အစိုးရအပါအဝင်၊ နိုင်ငံရေးပါတီများနှင့်လူမှုရေးအဖွဲ့အစည်းများနားသော သက်ဆိုင်သူများအားလုံးစနစ်တကျစုစည်းလျက် စေ့စပ်ညှိနှိုင်းမှုပေးစွမ်းနိုင်သော တစ်ခုတည်းသောအဖွဲ့မှာ EBO ဖြစ်ပါသည်။”

ဗိုလ်ချုပ်ယွက်ဆစ်
(ဥက္ကဋ္ဌ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)



၂၀၁၃ခုနှစ် ဇွန်လတွင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့်ပထမအကြိမ်တွေ့ဆုံ

→ EBO ၏ဆောင်ရွက်ချက်များ

နိုင်ငံရေးဆွေးနွေးမှုအခြေခံမူဘောင်သစ်ရေးဆွဲခြင်း

၂၀၁၃ခုနှစ်တွင် EBO၏စီစဉ်မှုဖြင့် လက်ဘနွန်နိုင်ငံအခြေစိုက် Common Space Initiative (CSI Lebanon) မှ ဟားနက်စ်ဆီးဘာတို့နှင့် ဖင်လန်နိုင်ငံ အီပန်ဂျယ်လ်လီကိုလ်လူသာရမ်မစ်ရှင်(ဖလ်မ်)တို့မှ တာဝန်ရှိသူများက နိုင်ငံရေးဆွေးနွေးမှုအခြေခံမူဘောင်သစ်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးပါတီများကို လိုအပ်သောပံ့ပိုးမှုများ ပေးအပ်နိုင်ခဲ့ပါသည်။ ထိုသို့သော ဆွေးနွေးမှုများဖြစ်ပေါ်လာစေရန် ငြိမ်းဖောင်ဒေးရှင်း (Shalom)၊ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းတို့နှင့်အတူ လွှတ်တော်ဆိုင်ရာ အမျိုးသားတွေ့ဆုံဆွေးနွေးရေးအလုပ်ရုံဆွေးနွေးပွဲနှင့် လူမှုအဖွဲ့အစည်းများ ဆိုင်ရာငြိမ်းချမ်းရေးဖိုရမ်အစည်းအဝေးတို့ကို ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးလမ်းပြမြေပုံရေးဆွဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသဘောတူညီချက်အကောင်အထည်ဖော်ရေးတို့အခြေအနေများကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ (နောက်ဆက်တွဲ ၁ နှင့် နောက်ဆက်တွဲ ၂)။



နောက်မှအရှေ့ - ဟန်ယောင်ဂေ (EBO အမှုဆောင်ညွှန်ကြားရေးမှူး ၊ စောဝယ်လ်ဒန် (ADDB ဘုတ်အဖွဲ့ဝင်) နှင့် ဟားနက်စ်ဆီးဘာတို့ (CSI Lebanon)

“နိုင်ငံရေးပါတီများနှင့်လူမှုအဖွဲ့အစည်းများမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်ကိုနားလည်သဘောပေါက်လာစေရန်နှင့်ယင်းဖြစ်စဉ်တွင်တက်ကြွစွာပါဝင်ခြင်းရှိလာစေရေးတို့အတွက်ဆောင်ရွက်နေသည့်EBOအဖွဲ့၏လုပ်ဆောင်ချက်များသည်လွန်စွာ အရေးကြီးလှပါသည်။ယခုအခါအီးဘီအိုသည် ပါဝင်ပတ်နေသူများအားလုံးနှင့်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး၊ အလားအလာကောင်းမွန်သည့်ဘုံဆွေးနွေးရာနေရာကိုလည်း ဖန်တီးထားနိုင်ပြီဖြစ်ပါသည်။”

စောထူးထူးလေး၊ ကရင်မဟာဗျူဟာလေ့လာရေးအဖွဲ့ခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုး၏နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာအကြံပေး။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများပြန်လည်လေ့လာသုံးသပ်ခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူပြည်သားများအား လုံးကိုယ်စားပြုခြင်းမရှိသကဲ့သို့၊ ယင်းတို့ရပ်တည်ချက်အမြင်သဘောထားများကိုလည်း ကိုယ်စားပြုခြင်းလည်းမရှိပေ။ ဖွဲ့စည်းပုံဆိုင်ရာဆွေးနွေးမှုများပြုလုပ်ခြင်းအားဖြင့် နိုင်ငံရေးနီးကြားတက်ကြွသူများ၏ လက်ရှိဥပဒေများနှင့် အသစ်ပြဋ္ဌာန်းမည့် ဥပဒေများရေးဆွဲပြဋ္ဌာန်းရန် အရည်အချင်းများမွေးမြူလေ့ကျင့်ခြင်းသည် လွန်စွာအရေးကြီးလှပါသည်။ ၂၀၁၃ ခုနှစ်တွင် EBO အဖွဲ့က

တတိယအကြိမ်မြောက် ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆိုင်ရာညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ ညီလာခံသို့ ကချင်၊ ကယန်း (ခ) ပဒေါင်၊ လားဟူ၊ လီဆူး၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများပါဝင်တက်ရောက်ခဲ့ကြပြီး၊ မူဘောင် (၁၀) ချက်ကို အတည်ပြုနိုင်ခဲ့ပါသည်။

EBO ၏ဆောင်ရွက်ချက်များ ←

- 1) စစ်မှန်သော ဖဒရယ်လ်စနစ်တည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်ရေး
- 2) ရှမ်းပြည်နယ်တွင် စစ်မှန်သောဖဒရယ်လ်စနစ် ပေါ်ပေါက်လာစေရေး
- 3) ရှမ်းပြည်နယ်တွင် ကိုယ့်ကြံ့ခိုင်မှုကိုယ်ဖန်တီးခွင့်ရရှိရေး
- 4) ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ဒီမိုကရေစီခြေခံသော အုပ်ချုပ်ရေးစနစ်ရှိစေရန်
- 5) အုပ်ချုပ်မှုအာဏာသည် ရှမ်းပြည်နယ်ရှိ ပြည်သူတို့မှဆင်းသက်လာရန်
- 6) ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး တန်းတူအခွင့်အရေးရရှိရေး
- 7) တိုင်းရင်းသားများ၏ အခွင့်အရေးများရရှိရေးအတွက် အာမခံချက်ရှိစေရန်
- 8) အခြေခံလူ့အခွင့်အရေးနှင့် ကျားမတန်းတူအခွင့်အရေး အာမခံချက်ရှိစေရန်
- 9) ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန်
- 10) ဘာသာရေးကိုအခြေမခံသောနိုင်ငံ

နိုင်ငံရေးစနစ်များပေါ်တွင်ဆွေးနွေးချက်များစတင်ခြင်း

၂၀၀၅ပြည့်နှစ်ပြုလုပ်ခဲ့သော ညီလာခံတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်က တင်ပြခဲ့သည့်ရှမ်းပြည်နယ် လွတ်လပ်ရေးကိစ္စအပေါ်တွင် တက်ရောက်သူများ သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ တဖန် ၂၀၀၇ ခုနှစ်သို့ရောက်ရှိလာသည့်အခါတွင် သဘောထားတင်းမာသူများသည်ပင်လျှင် စစ်မှန်

သောဒီမိုကရေစီကိုအခြေခံသောဖဒရယ်လ်ပြည် ထောင်စုတည်ထောင်ရေး လက်ခံလာသည်ကို တွေ့ရှိရသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက် နေ့ တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ ရှမ်းပြည်တပ်မတော်က အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ လုံးဝလွတ်လပ်ရေး တောင်းဆိုခြင်းမှ ကိုယ့်ကြံ့ခိုင်မှုကိုဖန်တီးခွင့်ရရှိ ရေးသို့ ပြောင်းလဲခဲ့ကြောင်းတွေ့ရသည်။



ဖက်ဒရယ်လ်စနစ်သင်တန်းကျင်းပခြင်း - ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ

ယခင်ကကျွန်တော့စိတ်ထဲမှာခွဲခြားလက်ခံထားခဲ့သည်မှာ ဖဒရယ်လ်စနစ်သည် ပြည်ထောင်စုမှခွဲထွက်ခြင်းဖြစ်ကြောင်း၊ သို့သော်ယခုကျော်သင်တန်းက ကျွန်တော့ကိုအမြင်မှန်ရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦး

အရေးပါသည့်မိတ်ဖက်များ

(၂)

တိုင်းရင်းသားလက်

နက်ကိုင်အဖွဲ့အစည်း



တိုင်းရင်းသားလက်ကိုင်
အဖွဲ့အစည်းများသည်
ယခင်ကနိုင်ငံတကာအဖွဲ့
အစည်းများနှင့်ဆက်သွယ်မှု
နည်းပါးခဲ့ကြောင်း

တပ်မတော်နှင့်တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
များအကြားတိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့
နှင့်မြန်မာ့တပ်မတော်အကြား
လိုင်ဇာရီကေအိုင်အေဌာနချုပ်
ကျဆုံးခဲ့ပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေး
လုပ်ငန်းဖြစ်စဉ်နှောက်နှေးကြန့်ကြားခဲ့ပြီး၊
နိုင်ငံရေးအရအကြပ်အတည်းများနှင့်
ရင်ဆိုင်ခဲ့ရကြောင်း၊

စစ်မြေပြင်တွင်နှစ်ရှည်လ
တိုက်ပွဲဆင်နွှဲခဲ့သောခေါင်းဆောင်
များအား ပဋိပက္ခဖြေရှင်းရေးနှင့်ငြိမ်း
ချမ်းရေးစေ့စပ်ဆွေးနွေးဆိုင်ရာ
အတွေ့အကြုံများရှိရန်
လိုအပ်ကြောင်း

၂၀၁၃ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဓိကကျသောအရေးကိစ္စများ

ဗုဒ္ဓဘာသာဝင်
များနှင့်မွတ်ဆလင်အရေး
အခင်း - မြန်မာနိုင်ငံရှိဗုဒ္ဓဘာ
သာဝင်လူအများစုနှင့်လူနည်းစု
ဖြစ်သောမွတ်ဆလင်ဘာသာဝင်တို့၏
လူမျိုးရေး
ပြဿနာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်း
ဖြစ်စဉ်နှောင့်နှေး
ကြန့်ကြားခဲ့ကြောင်း

ယခင်စစ်အစိုးရများ
လက်ထက်တွင်တိုင်းရင်းသား
လူမျိုးစုများအပေါ် ကျူးလွန်ခဲ့သော
ဖိနှိပ်မှုများကို တိုင်တန်းသော
နေရာများ မရှိခဲ့ကြောင်း၊
ထို့အပြင်၎င်းတို့၏ရပ်ရေးရွာရေး
ကိစ္စများတင်ပြရန်လည်းအခွင့်
အလမ်းမရှိခဲ့ကြောင်း

အစိုးရနှင့်တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းများတို့
အကြားဆက်သွယ်မှုနှင့်
ယုံကြည်မှုယခုထက်ပိုမိုကောင်း
မွန်အောင်လုပ်ဆောင်ရန်လို
အပ်ကြောင်း

EBO ၏ဆောင်ရွက်ချက်များ ←---

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ အကြားဆွေးနွေးပွဲများပြုလုပ်ရန်စေ့စပ်ညှိနှိုင်းပေးခြင်း

၂၀၁၃ ခုနှစ်တွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တို့အကြား အပစ်ရပ်စဲရေးသဘောတူညီချက်များကိုချုပ်ဆိုနိုင်ခဲ့သည်။ EBO အဖွဲ့အနေဖြင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံနိုင်ရေးအတွက် လိုအပ်သော ငွေကြေးနှင့် စေ့စပ်ညှိနှိုင်းပေးသည့် လုပ်ငန်းများကိုအဓိကအခန်းကဏ္ဍမှပါဝင်လုပ်ကိုင်ခဲ့ပါသည်။ အောင်မြင်မှုတစ်ရပ်အနေဖြင့် မြန်မာငြိမ်းချမ်းရေးစင်တာနှင့်ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတို့နှင့် ကရင်အမျိုးသားအစည်းရုံးနှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မှခေါင်းဆောင်များတွေ့ဆုံရေးကို စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲများမှ အစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ချုပ်ဆိုခဲ့သော အပစ်ရပ်စဲရေးသဘောတူညီချက်များကို ပြည်နယ်နှင့်ဒေသအဆင့်သဘောတူညီချက်များကို တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းရန် အာဏာပိုင်များက လက်ခံခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုမတရားအသင်းအဖြစ်သတ်မှတ်သည့်စာရင်းမှ ပယ်ဖျက်ပေးရေးကိုလည်းအစိုးရဘက်မှလိုက်ရောမှုများပြုလုပ်ပေးခဲ့ပါသည်။ အပစ်ရပ်စဲရေးသဘောတူညီချက်ကို



၂၀၁၂ ခုနှစ်၊ မေလကျိုင်းတုံမြို့တွင် ပြုလုပ်သည့် အပစ်ရပ်စဲရေးဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ၂၀၀၅ ဒုတိယဗိုလ်ချုပ်ကြီးယုတ်စစ်နှင့် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့လက်ဆွဲ နှုတ်ဆက်နေပုံ။

ပိုမို အင်အားတောင့်တင်း မှု ရှိ လာစေရန် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့်ကရင်အမျိုးသားအစည်းရုံးတို့ပုံမှန်တွေ့ဆုံကြပြီး စစ်ဘက်ရေးရာကိစ္စများဆွေးနွေးရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်။ ယင်းအချက်သည်ပင်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်အဓိကအောင်မြင်မှုတစ်ရပ်ဖြစ်ပြီး အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အဆိုပါအပစ်ရပ်စဲရေးသဘောတူညီချက်ကို အပြည့်အဝလိုက်နာရေးသည်အရေးပါသော အချက်တစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။



အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့၏ စစ်ရေးပဋိပက္ခကိုအဆုံးသတ်ရေးကိုဖော်ဆောင်ပေးခဲ့သည့်သမိုင်းအစည်းဝေးကိုရွှေလီမြို့၌ကျင်းပခြင်း။ အစည်းအဝေးကို တရုတ်နိုင်ငံကလက်ခံကျင်းပပေးခဲ့သည်။ အီးဘီအိုကလေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။

မြန်မာ့တပ်မတော်၏ ကချင်လွတ်လပ်ရေးအဖွဲ့အားထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်းတွင် EBOအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြားတွင် လိုအပ်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပေးခဲ့ပြီး အစိုးရနှင့်တွေ့ဆုံရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုတွေ့ဆုံဆွေးနွေးမှုများမှ ၂၀၁၄ခုနှစ်ဖေဖော်ဝါရီလတွင်အစိုးရနှင့်ကချင်လွတ်လပ်ရေးအဖွဲ့တို့၏သမိုင်းဝင်သည့် အစည်းအဝေးကို တရုတ်နိုင်ငံရွှေလီမြို့၌ကျင်းပနိုင်ခဲ့ပြီး မြန်မာ့တပ်မတော်၏ထိုးစစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။

---→ EBO ၏ဆောင်ရွက်ချက်များ

ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏စွမ်းရည်မြှင့်တင်ရေးလုပ်ဆောင်ချက်များ

၂၀၁၃ခုနှစ်တွင်ပြုလုပ်သော ငြိမ်းချမ်းရေးလုပ်ငန်း ဖြစ်စဉ်တွင် EBO အဖွဲ့က ဦးဆောင်မှုပြုခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်လာရေးအတွက်လိုအပ်သော ညှိနှိုင်းခြင်းနှင့် ဗျူဟာရေးဆွဲခြင်း စသည့် တို့ကို လည်းဆောင်ရွက်နိုင်ခဲ့သည်။ EBO အဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းလမ်းစဉ်ကို စွန့်လွှတ်ပြီးနိုင်ငံရေးဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများစီစဉ်ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးခဲ့ပါသည်။ တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများ အပစ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးသည့်အဆင့်မှ နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်လာသည်အထိလုပ်ကိုင်ပေးခဲ့သော တိုင်းရင်းသားများပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့များကိုလည်း EBO ကပံ့ပိုးမှု

များပေးခဲ့ပါသည်။ အဆိုပါတိုင်းရင်းသားများပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့သည် ၂၀၁၃ခုနှစ်တွင် အကြိမ်ပေါင်း(၁၆)ကြိမ် ခန့်တွေ့ဆုံခဲ့ပြီး၊ ဟန်းနက်စ်ဆီးဘတ်(CSI)နှင့် ပူးပေါင်းလျက်တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး အလုံးစုံသဘောတူညီချက် ပြန်လည်သုံးသပ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးမှု အခြေခံမူဘောင်သစ်အား ပြန်လည်အတည်ပြုခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။



တိုင်းရင်းသားများပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲ ၊ ၂၀၁၃ ခုနှစ်၊ မတ်လ။

ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်အောင်မြင်ရေးအတွက်ပံ့ပိုးမှုများဆောင်ရွက်ခြင်း

၂၀၁၃ ခုနှစ်အတွင်း EBO အဖွဲ့ကငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်နှင့် သက်ဆိုင်သည့်အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုအလုပ်ရုံဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက၎င်းတို့၏အကျိုးစီးပွား၊ ဦးတည်ချက်များနှင့်ဗျူဟာကျင့်သုံးရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သည်သာမက နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးပါတီများအတွက်ကိုလည်းလုပ်ဆောင်ပေးခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်နှင့်ဆွေးနွေးပွဲများကိုအထောက်အကူပြုသောပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဆွေးနွေးမှုသိပ္ပံပွဲစည်းတည်ထောင်ရေးလုပ်ငန်းတွင် EBOအဖွဲ့ကလိုအပ်သောငွေကြေးထောက်ပံ့မှုများနှင့်အကူအညီ

များပေးအပ်ခဲ့ပါသည်။ အဆိုပါသိပ္ပံပွဲကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်ထူထောင်ခဲ့ပြီး ယခင်ကတည်ရှိခဲ့သော တိုင်းရင်းသားများပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အား အစားထိုးလိုက်ခြင်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်းအတူတကွ လုပ်ကိုင်ခြင်းနှင့်ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်ဆိုင်ရာ သုတေသနလေ့လာမှုများပြုလုပ်နိုင်ရန် ဘုံနေရာတစ်ခုအား ဖန်တီးပေးခြင်းပင်ဖြစ်ပါသည်။ (<http://pyidaungsuinstitute.org>)

EBO ၏ဆောင်ရွက်ချက်များ ←...

ဆက်ဆံရေးရုံးများဖွင့်လှစ်ခြင်းနှင့်ထိန်းသိမ်းခြင်း

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အကြားပြုလုပ်နေသည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုအထောက်အပြုစေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်တွင် ဆက်ဆံရေးရုံးများကိုဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဆက်ဆံရေးရုံးများဖွင့်လှစ်ခြင်းအား ဖြင့်သက်ဆိုင်ရာ ပြည်နယ် ဒေသများတွင်ဖြစ်ပေါ်နေသည့်အခြေအနေများကိုစောင့်ကြည့်အကဲခတ်မှုများပြုလုပ်နိုင်ခြင်းနှင့်အတူဒေသတွင်းရှိပြည်သူများ၏အရေးကိစ္စများကိုလည်းဆွေးနွေးရန်နေရာတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်ဆက်ဆံရေးရုံးများသည်သက်ဆိုင်ရာဒေသရှိပြည်သူများနှင့်အခြားပါဝင်ပတ်

သက်နေသူများက ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်နှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များနှင့်သင်တန်းများတက်ရောက်နိုင်သောဘုံနေရာတစ်ခုအဖြစ်တည်ရှိလာပါသည်။ ဆက်ဆံရေးရုံးများသည်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့ချုပ်ဆိုထားသည့်အပစ်ရပ်စဲရေးသဘောတူညီချက်များအကောင်အထည်ဖော်မှုတွင်အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ ယင်းရုံးများရှိခြင်းအားဖြင့်မလိုလားအပ်သောထင်မြင်လွဲမှားမှုများကိုရှောင်ရှားနိုင်ခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်း၊ အပစ်ရပ်စဲရေးသဘောတူညီချက်ချိုးဖောက်မှုများကိုစောင့်ကြည့်လေ့လာနိုင်ခြင်းနှင့်ဒေသတွင်းရှိလူမှုအဖွဲ့အစည်းများနှင့်အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်



ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ဆက်ဆံရေးရုံး၊ တောင်ကြီး၊ ရှမ်းပြည်နယ်



ဆက်ဆံရေးရုံးသင်တန်း၊ ရန်ကုန်၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်။

ပင်ခြင်းစသည်တို့ကိုဆောင်ရွက်အထောက်အကူပြုသည်ကိုတွေ့ရှိရသည်။ EBO အဖွဲ့က ၂၀၁၃ ခုနှစ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇) ခု၏ ဆက်ဆံရေးရုံး (၂၉) ရုံးကို ချင်း၊ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီနှင့်ပဲခူးတိုင်းတို့တွင်ဖွင့်လှစ်ရန်ငွေကြေးထောက်ပံ့ပေးခဲ့ပါသည်။ ငွေကြေးထောက်ပံ့မှုများအပြင် EBO အနေဖြင့် ဆက်ဆံ

ရုံးများလည်ပတ်ရေးအတွက်လိုအပ်သော စီမံအုပ်ချုပ်မှုသင်တန်းများနှင့်အစီရင်ခံစာပြုစုရေးသားခြင်းဆိုင်ရာသင်တန်းများကိုစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့မှပန်ထမ်းများကိုလည်းရုံးများစနစ်တကျ လည်ပတ်နိုင်ရေးနှင့် အဖွဲ့အစည်း၏အတွေ့အကြုံများကိုဖလှယ်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

---→ EBO ၏ဆောင်ရွက်ချက်များ

ဒေသခံပြည်သူများအရေးကိစ္စများတင်ပြရန်နေရာဖန်တီးပေးခြင်း

ဆက်ဆံရေးရုံးများမှတစ်ဆင့်ဒေသခံပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများနှင့်လူထု

အခြေပြုချိုးဖောက်မှုများကိုတင်ပြရန်အခွင့်အလမ်းများရှိလာပါသည်။

“မွန်ပြည်သစ်ပါတီ၏ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်အကောင်အထည်ဖော်နိုင်ရန် အီးဘီအိုက ၂၀၁၃ ခုနှစ်တွင် ဆက်ဆံရေးရုံး (၈) ခုဖွင့်လှစ်ရန်ငွေကြေးထောက်ပံ့မှုပေးအပ်ခဲ့ပါသည်။ မိမိတို့ဆက်ဆံရေးရုံးများက ဒေသခံလူထုအကျိုးပြုလုပ်ငန်းများအတွက်များစွာအထောက်အကူပြုပေးသည်ကိုလည်းတွေ့ရှိရပါသည်။ မူးယစ်ဆေးဝါး၊ အန္တရာယ်၊ လူငယ်ပညာပေးရေး၊ အာဏာပိုင်များနှင့်ပြည်သူတို့အကြားပေါ်ပေါက်နေသည့် အခက်အခဲများဖြေရှင်းရာ တွင်မိမိတို့ဆက်ဆံရေးရုံးများက ပင်ရောက်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မွန်ပြည်နယ်တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိနိုင်ခြင်းအားဖြင့် မလိုလားအပ်သောလက်နက်ကိုင်တိုက်ပွဲများကိုရှောင်ရှားနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကိုအားပေးမြှင့်တင်လုပ်ကိုင်ခဲ့ပါသည်။ မိမိတို့အနေဖြင့် ဆက်ဆံရေးရုံးများဖွင့်လှစ်ခြင်း အစီအမံသည် ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တိုးတက်အောင်မြင်ရေးအတွက် အလွန်အရေးကြီးကြောင်းယုံကြည်ပါသည်”

နိုင်ခင်အေး၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံး (၈) ရုံးတို့ကိုယ်စားလှယ်နှင့်ညှိနှိုင်းရေးမှူး၊ မော်လမြိုင်ရုံး။

နိုင်ငံတကာအသိုင်းအဝန်းနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုဆက်သွယ်ပေးခြင်း

အီးဘီအိုကတရားမျှတမှုရှိသောငြိမ်းချမ်းဆွေးနွေးမှုများရှိ စေရန်အလွတ်သဘောဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ လစဉ်တွေ့ဆုံရေးကိုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ထိုတွေ့ဆုံမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စွမ်းရည်မြှင့်တင်ရေးကိစ္စများကို လည်းအီးဘီအိုကစေ့စပ်ညှိနှိုင်းလုပ်ကိုင်ပေးခဲ့ပါသည် (စာ မျက်နှာ ၄၀) ထို့အပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့လုပ်ဆောင်ချက်များကိုဆက်ဆံရေးရုံးမှတစ်ဆင့်

ဆင့် နိုင်ငံခြားသံတမန်များကိုဆက်သွယ် တင်ပြမှုများပြုလုပ်လာသည်ကိုတွေ့ရှိရသည်။ “မိမိတို့ဆက်ဆံရေးရုံးသည်ကရင်အမျိုးသားအစည်းရုံးနှင့် မြန်မာ့တပ်မတော်သာမက ဒေသအာဏာပိုင်များအပါအဝင် ယုံကြည်မှုနှင့်နားလည်မှုတည်ဆောက်ရာတွင် အလွန်အရေးပါသောအခန်း မှပါဝင်ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အတူ မိမိတို့ဆက်ဆံရေးရုံးအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်နိုင်ငံခြား သံတမန်များ ကိုလက်ခံဆုံတွေ့ခွင့်များရှိခဲ့ပါသည်။ ကရင်ဆက်ဆံရေးရုံးသည် ကရင်လူထုလာရောက်လည်ပတ်ခြင်းနှင့် ကူညီပံ့ပိုးမှုပေးနိုင် သောဘုံနေရာတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။ ”

စောရိုးရှ၊ ဆက်ဆံရေးရုံးကိုယ်စားလှယ်၊ ကရင်အမျိုးသား အစည်းရုံး၊ ဖားအံမြို့။

EBO ၏ဆောင်ရွက်ချက်များ ←

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သောစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်း

၂၀၁၃ ခုနှစ်တွင် အီးဘီအိုက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်ပဋိပက္ခ ထပ်မံဖြစ်ပွားခြင်း မရှိစေရန်နှင့် နိုင်ငံရေးနည်းလမ်းအရအဖြေရှာနိုင်ရန်ရှိဟင်ဂျာခေါင်းဆောင်များ နှင့်စေ့စပ်တိုင်ပင်ညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ပါသည်။ ထို့အပြင်အီးဘီအိုနှင့်နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများကရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်စေ့စပ်ညှိနှိုင်း မှုကော်မတီအစည်းအဝေး ဖြစ်မြောက်ရေးကို ကမကထပြုလုပ်ပေးခဲ့ကြောင်း၊ ထိုအစည်းဝေးတွင် ရခိုင်ခေါင်းဆောင်များက ရခိုင်လက်နက်အဖွဲ့အစည်း(၅)ဖွဲ့တို့အကြား ပူပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစည်းအဝေးက ၂၀၁၄ ခုနှစ်ဦးပိုင်းကာလတွင် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲများအတွက် လိုအပ်မည့်ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများရေးဆွဲပြဋ္ဌာန်းရန် သဘောတူညီခဲ့ကြသည်။ ထို့အပြင်ရခိုင်ခေါင်းဆောင်များက လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စွမ်းရည်မြှင့်တင်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့နှင့်

လူထု လူတန်းစားအလွှာအသီးသီးပါဝင်နိုင်မည့် ရခိုင်အမျိုးသားကွန်ဗင်းရှင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင်ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ ယင်းအစည်းအဝေးက ရခိုင်အမျိုးသားကောင်စီအပါအဝင် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းများအားလုံးကိုစုစည်းလျက် တရားဝင်ရပ်တည်နိုင်မည့် ရခိုင်အမျိုးသားများနိုင်ငံရေးဦးဆောင်အဖွဲ့တည်ထောင်ရန် ဆုံးဖြတ်ခဲ့ပါ သည်။ ရခိုင်ခေါင်းဆောင်များအသီးသီးက ရခိုင်ပြည်နယ်တွင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများဖြစ်ပွားခြင်းတို့ကိုမလိုလားကြကြောင်း၊ ၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံသားဥပဒေ လိုက်နာရေးကိုလည်းသဘောတူညီကြကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသူများနှင့်မရှိသူများကိုစိစစ်ရန်လိုအပ်ကြောင်း၊ သို့ရာတွင် အစိုးရအနေဖြင့် စစ်တမ်းများကောက်ယူခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်မှုများတွင်အခက်အခဲများရှိကြောင်း အစရှိသည့်တို့ကိုလည်း ယင်းအစည်းအဝေးတက်ရောက်သူများက ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။

အရေးပါသည့်မိတ်ဖက်များ

(၃)

လူထုအခြေပြုအဖွဲ့အစည်းများ



လူထုအနေဖြင့်အရေးပါသည့်
ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်တိုး
တက်ဖြစ်ပေါ်မှုများ၊ ဖွဲ့စည်းပုံအခြေခံ
ဆိုင်ရာအခွင့်အရေးများ လူ့အခွင့်အရေး၊
ကျန်းမာရေးအစရှိသည့်
အရေးပါသည့်ကိစ္စများနှင့်
သက်ဆိုင်သည့်သတင်းနှင့် အထွေ
ထွေပဟုသုတလျော့နည်းလျက်
ရှိကြောင်း

ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်
တွင်လူထုအခြေပြုအဖွဲ့အစည်း
များပါဝင်ပတ်သက်မှုအားပေး
ထောက်ခံမှုလျော့နည်းခြင်း

အဆင့်မြင့်ပညာ
သင်ကြားခွင့်မရရှိခြင်း

၂၀၁၃ ခုနှစ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အဓိကကျသောအရေးကိစ္စများ

တိုင်းရင်းသား
ဘာသာဖြင့်ထုတ်ဝေ
သည့်သတင်းမီဒီယာ
လုပ်ကိုင်မှုလျော့နည်း
နေခြင်း

ကျေးလက်ဒေသ
တွင်နေထိုင်ပြီး မြေယာကို
အမှီပြုနေရသော တိုင်း
ရင်းသားများသည် မြေယာ
နှင့်ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးတို့နှင့်ပတ်သက်ပြီး
အသိပညာအားနည်းမှုရှိ ခြင်း

လူထုအခြေပြုအဖွဲ့အစည်း
များနှင့်နိုင်ငံတကာမှအခြားလူထုအ
ခြေပြုအဖွဲ့စည်းများဆက်ဆံမှု
လျော့နည်းခြင်း

EBO ၏ဆောင်ရွက်ချက်များ ←

လူထုအခြေပြုအဖွဲ့အစည်းများငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်ပါဝင်ရှိစေရန်ဆောင်ရွက်ခြင်း

၂၀၁၃ ခုနှစ်အတွင်း EBO အဖွဲ့က လူထုအခြေပြု အဖွဲ့ အစည်းများငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ် တွင် ပါဝင်ဆွေးနွေးမှုများရှိစေရန်အားပေးတိုက်တွန်းမှု ပြုလုပ် ခဲ့ပါသည်။ အထူးသဖြင့်ပြည်နယ်နှင့်တိုင်းများတွင် တစ်နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးမှု အခြေခံမူဘောင်သစ်ရေး ဆွဲရေးအတွက် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးမှုအကြိမ်ပေါင်း ၁၀၀ ခန့်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးပေးခဲ့ပါသည်။ (နောက်ဆက်တွဲ ၂)။ တဆက်တည်းမှာပင် EBO ကလူမှုအဖွဲ့အစည်းများမှ တက်ကြွစွာပါဝင်လှုပ်ရှားသူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတင်ပြလာသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူညီချက်နှင့်တစ်နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးမှုအခြေခံမူဘောင်သစ်တို့ ကိုသိရှိနိုင်စေရန်ပညာပေးအလုပ်ရုံဆွေးနွေးပွဲများကိုကမကထပြုပေးခဲ့ပါသည်။ ယခုအခါတွင်ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူများယခင်က ထက်စိတ်ပါဝင်စားလာသည်ကိုတွေ့ရှိရသည်။



အီးဘီအိုလုပ်ငန်းစီမံကိန်းများကွပ်ကဲမှု ညွှန်ကြားရေးမှူးဗစ်တာဗျက်လျန်းအရပ်ဘက်လူမှုအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖြစ်စဉ်နောက်ဆုံးဖြစ်ပေါ်တိုးတက် မှုအခြေအနေများရှင်းလင်းပြောကြားနေခြင်း။

လူထုအခြေပြုအဖွဲ့အစည်းများကိုပံ့ပိုးပေးခြင်း

EBO အဖွဲ့ သည်ထောက်ပံ့မှုငွေခွဲများစနစ်ဖြင့် ပြစ်ပယ်ခြင်းခံနေရသော၊ ကိုယ်စားပြုခြင်းမရှိသော၊ မေ့ပျောက်ခြင်းခံနေရသောလူမှုအဖွဲ့အစည်းနှင့်အုပ်စုများအဓိကဦးတည်ပံ့ပိုးပေးလျက်ရှိသည်။ EBO အဖွဲ့ကဝေးလံခေါင်းပါးဒေသများရှိလူထုအခြေပြုအဖွဲ့အစည်းများအားအသေးစားလုပ်ငန်းစီမံကိန်းများအကောင်အထည်ဖော်နိုင်ရန် EBO ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသောစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။



EBO ၏စီမံကိန်းမိတ်ဖက်များအတွက် စီမံကိန်းလည်ပတ်မှုဆိုင်ရာသင်တန်း

---→ EBO ၏ဆောင်ရွက်ချက်များ

အမျိုးသမီးအုပ်စုများအတွက် လိုအပ်သောအားပေးမှုနှင့်တင်ပြလုပ်ငန်းများပြုလုပ် ပေးခြင်း



အီးဘီအိုကအမျိုးသမီးများဆိုင်ရာသင်တန်းပေးနေပုံ။

အမျိုးသမီးများသည်လူထုအခြေပြုအဖွဲ့အစည်းများတွင်အဓိကအခန်းမှရပ်တည်နေသူများဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံရေးလုပ်ငန်းဖြစ်စဉ်ပိုမိုတက်ကြွစွာပါရန်လိုအပ်ပါသည်။ သို့ဖြစ်လေရာ

EBO အဖွဲ့အနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုတွင် အမျိုးသမီးအဖွဲ့အစည်းများနှင့် အမျိုးသမီးများပါဝင်လာရေးကိုအားပေးသည့် လုပ်ငန်းများဦးစားပေးမှုတစ်ရပ်အဖြစ်ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် EBO ကအမျိုးသမီးအဖွဲ့များကိုပံ့ပိုးမှုပေးအပ်ခဲ့ပြီးအမျိုးသမီးအဖွဲ့အစည်းများမှခေါင်းဆောင်များ၊ တက်ကြွစွာပါဝင်လှုပ်ရှားသူများရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ၊ အောင်မြင်မှုများ၊ အားနည်းချက်များစသည်တို့ကိုအမြင်ချင်းဖလှယ်နိုင်သည့်တွေ့ဆုံဆွေးနွေးပွဲများကိုပြုလုပ်ပေးခဲ့ပါသည်။ ထို့အပြင် အီးဘီအိုက ကမကထပြုလုပ်ပေးသည့်အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများတွင် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးခြင်း၊ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာရေးနှင့် တိုက်ပွဲများကြောင့်ပြောင်းရွှေ့ခြင်းခံရသူများအရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၏စွမ်းရည်တည်ဆောက်ခြင်း

လူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးသည် EBO အဖွဲ့၏အဓိကဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်များဒီမိုကရေစီလှုပ်ရှားမှုတွင် အရေးပါသောအုပ်စုတစ်ခုအဖြစ်ရပ်တည်နိုင်ရန် EBO က လူငယ်များစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကိုအားပေးခဲ့ပြီး၊ မူဝါဒဆုံးဖြတ်ချက်များပြုလုပ်သည့်လုပ်ငန်းဖြစ်စဉ်တွင် တက်ကြွစွာပါဝင်လာရေးကို အစဉ်တစိုက်အားပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် EBO ကတိုင်းရင်းသားလူငယ်အဖွဲ့အစည်းများက အချို့အား ဘုံအကျိုးတူစီးပွားကဏ္ဍများတွင် အတူတကွပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိစေရန် အလုပ်ရုံဆွေးနွေးပွဲများနှင့် Seminars များကိုစီစဉ်ပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးနှင့်

မဟာဗျူဟာများစီမံရေးဆွဲခြင်းစသည့်ကိစ္စများကိုဆွေးနွေးခဲ့ကြပြီး၊ ပြည်နယ်နှင့်ဒေသအသီးသီးရှိငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်များစောင့်ကြည့်လေ့လာသည့်လူငယ်များကွန်ယက်ကိုစုစည်းထူထောင်နိုင်ခဲ့သည်။ ထိုနည်းတူစွာ EBO ကလူငယ်များရင်ဆိုင်နေရသော အခက်အခဲများနှင့်



အီးဘီအို၏ စီစဉ်မှုနှင့်ငွေကြေးထောက်ပံ့မှုဖြင့် မွန်ပြည်နယ်တွင် ပြုလုပ်သည့် လူငယ်စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ

EBO ၏ဆောင်ရွက်ချက်များ ←

တို့၏ အတွေ့အကြုံများဖလှယ်နိုင်ရန်တိုင်းရင်းသား လူငယ်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအစည်းအဝေးများကို ကမကထပြုပေးခဲ့ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိပြန်ကျနေသော လူငယ်အဖွဲ့အစည်းများကို ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊

နည်းပညာ၊ အားကစားနှင့်မူးယစ်ဆေးဝါးအစရှိသည့် ကဏ္ဍများနှင့်ပတ်သက်၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဆွေးနွေးသည့် အခြေအနေများပေါ်ပေါက်ရေးအတွက် လမ်းဖွင့်ပေးနိုင်ခဲ့ပါသည်။

သတင်းမီဒီယာကဏ္ဍဖြင့်တင်ရန်ဆောင်ရွက်ပေးခြင်း

မြန်မာနိုင်ငံတွင်သတင်းမီဒီယာနယ်ပယ်ဖွံ့ဖြိုးတိုးတက်ခါလမ်းစဉ်လောကဏ္ဍဖြစ်ကြောင်း၊ သို့သော် ယင်းတိုးတက်မှုများသည် တိုင်းရင်းသားဘာသာသတင်းမီဒီယာအတွက်မဟုတ်ဘဲ မြန်မာသတင်းမီဒီယာအတွက်သာ ဖြစ်နေပါသည်။ တိုင်းရင်းသားလူမှုအသိုင်းအဝန်းနှင့် အဖွဲ့အစည်းများက ၎င်းတို့၏ ဘာသာစကားများဖြင့် ထုတ်ဝေသောသတင်းစာ၊ ဂျာနယ်များနှင့် ရိုးရာယဉ်ကျေးမှုဖြင့်ရေးလုပ်ငန်းများကို အီးဘီအိုကပံ့ပိုးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အပစ်ရပ်စဲရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ၏ အဆိုးအကောင်းများနှင့်တိုးတက်မှုအခြေအနေများကို သတိပြုမိခဲ့ကြောင်း၊ ယင်းသို့သော အခြေအနေမျိုးတွင် အီးဘီအိုက တိုင်းရင်းသား မီဒီယာအဖွဲ့များကို ၎င်းတို့၏ဘာသာများဖြင့် သတင်းဖြန့်ချိရေးလုပ်ငန်းများကိုပံ့ပိုးခဲ့ကြောင်း၊ ဤနည်းအားဖြင့်

ဖြစ်ပေါ်တိုးတက်မှုလုပ်ငန်းစဉ်ကို တိုင်းရင်းသားများကပိုမိုနားလည်သဘောပေါက်လာခဲ့ကြသည်။ အီးဘီအိုက non-profit သတင်းဌာနဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံအဖွဲ့အားမြန်မာနိုင်ငံရှိပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှအရာရှိများကို သတင်းပညာနှင့် နိုင်ငံရေးဖြစ်စဉ်နှင့် ဆက်စပ်သောသတင်းရယူခြင်း၊ သင်တန်းများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း၊ လက်ဘနွန်နိုင်ငံ စီအက်စ်အိုင်မှ ဟားနက်စ်စီးဘာတုံနှင့်အတူ အီးဘီအိုက ဒေသခံ သတင်းထောက်များနှင့်အယ်ဒီတာများအတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လည်းပြုလုပ်ပေး ခဲ့သည်။

ပညာသင်ဆုများထောက်ပံ့ပေးခြင်း

အီးဘီအိုသည် တိုင်းရင်းသားကျောင်းသားများကို ပညာသင်ဆုများချီးမြှင့်ထောက်ပံ့ပေးလျက်ရှိသည်။ ထိုအစီအစဉ်အရတိုင်းရင်းသားကျောင်းများကိုအိန္ဒိယနိုင်ငံရှိလောင်းမြို့ရှိ မာတင်လူသာခရစ်ယာန်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်တွင် လူမှုရေးသိပ္ပံဘီအေဘွဲ့တက်ရောက်နိုင်ရေးအတွက် အီးဘီအိုက ပံ့ပိုးပေးခဲ့ပါသည်။ ပညာသင်ဆုများသည် ကျန်းမာရေး၊ လူမှုရေး လုပ်ငန်း၊

စီးပွားရေးစီမံခန့်ခွဲမှု၊ ဘောဂဗေဒပညာ၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းနှင့် လူမှုရေးပြဿနာများနှင့် ကွန်ပျူတာသင်တန်းအစရှိသည့်တို့ကို တက်ရောက်စေခဲ့ပါသည်။ အဆိုပါအစီအစဉ်များကိုတက်ရောက်ခြင်းအားဖြင့် ပညာသင်ခွင့်ရရှိသော လူ့အဖွဲ့အစည်းအသိုင်းအဝန်းမှလူငယ်များကို အဆင့်မြင့်ပညာသင်ကြားခွင့်ရှိစေရန်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်။

---→ EBO ၏ဆောင်ရွက်ချက်များ

"လူမှုရေးလုပ်ငန်းဘာသာရပ်ကိုသင်ကြားခွင့်ရရှိခဲ့ခြင်းကြောင့်လူမှုရေးအခြေအနေတွေကိုတိုးတက်ကောင်းမွန်လာစေရန်လုပ်ဆောင်သည့်စီမံကိန်းများစီစဉ်ရေးဆွဲခြင်းနှင့်အကောင်အထည်ဖော်မှုများကိုပိုမိုနားလည်သဘောပေါက်လာခဲ့သည်။ ကျွန်ုပ်ယခုရရှိသည့်အတွေ့အကြုံများသည်မိမိတို့ပြည်နယ်ရှိကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အပံ့ရရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့်ပြည်နယ်ရှိလူထုအကျိုးပြုလုပ်ငန်းများကိုလည်းအထောက်အကူရရှိလိမ့်မည်ဟုယုံကြည်ပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံရှိတိုင်းရင်းသားပြည်သူများကိုအကျိုးပြုစေသည့် ပညာသင်အစီအစဉ်ကို ဆက်လက်လုပ်ကိုင်သွားရန်အီးဘီအိုအားဖိတ်ခေါ်ပါသည်။"

ချင်းပြည်နယ်မှ မာတင်လူသာခရစ်ယာန်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးသော ကျောင်းသားတစ်ဦး ယခုချင်းအမျိုးသားဒီမိုကရေစီပါတီမှာ တာဝန်ထမ်းဆောင်နေပါသည်။



၂၀၁၁ - ၂၀၁၄ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ မဲခိဟာလျား၊ ရှီလောင်းရှိမာတင်လူသာခရစ်ယာန်တက္ကသိုလ်တွင် bachelor သင်တန်းသားများ။

ဥပဒေရေးရာနှင့်လူ့အခွင့်အရေးရာနှင့်လူ့အခွင့်အရေးအသိပညာ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းအခြေခံဥပဒေရေးရာနှင့်လူ့အခွင့်အရေးအသိပညာ မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပရေးအတွက်ငွေကြေးထောက်ပံ့မှုများပေးခဲ့သည်။ အခြေခံလူတန်းစားများ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကိစ္စများနှင့်ပတ်သက်၍၊ အသိပညာတိုးလာစေရန်အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းရင်းသားများနေထိုင်ရာပြည်နယ်နှင့်ဒေသကြီးများတွင်စီစဉ်ပေးခဲ့ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံရေးသမိုင်း၊ ၂၀၀၈ ခုနှစ်နာဂစ်ဆိုက်ကလုံး မုန်းတိုင်းမှုရရှိခဲ့သည့်သင်ခန်းစာများ၊ လက်ရှိပြဋ္ဌာန်းကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားသာချက်နှင့် အားနည်းများ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှိုင်းယှဉ်ချက်၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရာတွင် ပြည်သူ၏အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၏ အရေးပါမှု၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြား

ရင်းနှီးမြှုပ်နှံမှု၏အဆိုးအ ကောင်းစသည်တို့ကိုဆွေးနွေးခဲ့ကြသည်။ အခြေခံလူမှုအသိုင်းအဝန်းများအတွင်း နိုင်ငံရေးတွင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ရွေးကောက်ပွဲများဆိုင်ရာ အသိပညာပေးရေးသင်တန်းများနှင့်ညှိနှိုင်းဆွေးနွေးပွဲများကိုပြည်နယ်အချို့တွင်ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အီးဘီအိုက ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံသားတို့၏အခွင့်အရေးများ၊ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများ၊ ဘာသာရေးလွတ်လပ်ခွင့်၊ ဆက်သွယ်ရေး၊ ကွန်ယက်များနှင့်အသင်းအဖွဲ့များထူထောင်ခြင်းဆိုင်ရာ သင်တန်းများကို ငွေကြေးထောက်ပံ့မှုများပေးအပ်နိုင်ခဲ့ပါသည်။

EBO ၏ဆောင်ရွက်ချက်များ ←

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်နိုင်ငံရေးအသိပညာမြှင့်တင်ရန်ဆောင်ရွက်ခြင်း

၂၀၁၃ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်နိုင်ငံရေးသင်တန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည့်အစိုးရမဟုတ်သော အဖွဲ့အစည်းအဖွဲ့တစ်ခုက ပြုလုပ်ခဲ့ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံတွင် လစ်ဟင်းပျောက်ကွယ်နေသည့် အစိုးရနှင့်ပြည်သူ့ဆက်ဆံရေးကို ယခုကျင်းပသည့်သင်တန်း (ရွာသူရွာသားများနှင့် အမျိုးသားသစ်တောဥယျာဉ်ဌာနတို့ပါဝင်သည့်) ကအများပြည်သူနှင့်ဆိုင်သည့် အရေးကိစ္စကို ဒီမိုကရေစီနည်းလမ်းဖြင့် ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဤသင်တန်းတွင် နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖိပျိုးစုပေါင်းခြင်း၏ အရေးပါမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများနှင့် လတ်တလောဖြစ်ပေါ်နေသည့် ဒေသ ဆိုင်ရာ



EBO မှထောက်ပံ့ပေးထားသောပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံကိန်းအဖွဲ့နှင့်တွေ့ဆုံခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာခြေအနေများကို ဆွေးနွေးနိုင်ခဲ့ကြသည်။ အီးဘီအိုအဖွဲ့က အဆိုပါ သင်တန်းများနှင့်အခြားသောဆက်စပ်လုပ်ငန်းများ အတွက်လိုအပ်သောပံ့ပိုးမှုများကိုပေးအပ်နိုင်ခဲ့သည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်နိုင်ငံတကာလုပ်ဆောင်ချက်များနှင့်ဆက်စပ်ပေးခြင်း

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဥရောပငြိမ်းချမ်းရေး တည်ဆောက်မှုဆက်ဆံရေးရုံး (European Peace-building Liaison Office (EPLLO) ကပြုလုပ်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းဆွေးနွေးရေးကွန်ယက်ဆိုင်ရာအစည်းဝေးသို့ အီးဘီအိုက ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးကဥရောပနှင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများက လက်ရှိပြဌာန်းကျင့်သုံးနေသည့်

ငြိမ်းချမ်းရေးတည်ဆောက်မှုပုံသဏ္ဍာန်များကို မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်းနှင့် ယင်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်။ ထို့အပြင်နိုင်ငံများသားအခွင့်အရေး၊ လူမျိုးစုများ၏အခွင့်အရေးများ၊ ဒီမိုကရေစီအခြေခံများ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ခေါင်းဆောင်မှုဆိုင်ရာတို့ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြသည်။

အရေးပါသည့်မိတ်ဖက်များ

(၄)

ဝဲမှယာသို့ - ဟန်ယောင်ဂေ (အီးဘီအိုအမျှဆောင်ညွှန်ကြားရေးမှူး)၊ မာရီယန် ရုဒ်-ဟာဂန်
(ကုလသမဂ္ဂထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံး)၊
ဒုတိယဗိုလ်ချုပ်ကြီး ဝမ်မော်ဆွန်လတ်၊ (ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်)

နိုင်ငံတကာအသိုင်းအဝန်း



တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းနှင့် နိုင်ငံရေးတည်ဆောက်ရန်အခွင့်အလမ်းများ ရရှိရန် နိုင်ငံတကာအသိုင်းအဝန်းက နားလည်သဘောပေါက်ရန်မလွယ်ကူ

မြန်မာနိုင်ငံတွင်ပြုလုပ်သော
ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမှု အခြားနိုင်ငံများတွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကိုလုပ်ကိုင်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ၊ မြန်မာနိုင်ငံက အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့်အသိပညာ များကိုသင်ခန်းစာယူရန်အရေးကြီးကြောင်း။

၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာအသိုင်းအဝန်း၏

အဓိကကျသောအရေးကိစ္စများ

မြန်မာနိုင်ငံတွင်ပြုလုပ်သော ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမှုတွင် တိကျမှန်ကန်သောအချက်အလက် များစုဆောင်းရရှိရန် နိုင်ငံတကာအသိုင်းအဝန်းက အထူးလိုလားလျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာအစိုးရများနှင့်အလှူရှင်များက တစ်ခန့်အားပေးထောက်ခံမှုရှိခဲ့သည်ကိုတွေ့ရှိရသည်။ ထိုသို့လုပ်ကိုင်ရာတွင် နိုင်ငံတော်အစိုးရနှင့်ပြည်ပအစိုးရများဆက်သွယ်ဆောင်ရွက်ရန် မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဗဟိုဌာနရှိခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအရေးကို ကိုယ် စားပြုပုံပိုးပေးမည့် အဖွဲ့အစည်းမရှိခဲ့ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်ရေး သည်အရေးကြီးကြောင်း၊ ယင်းသို့ပါဝင်လာနိုင်စေရန် အဖွဲ့အစည်းများအားလုံးက လိုအပ်သောစွမ်းရည်မြှင့်တင်ရန်ရန်

EBO ၏ဆောင်ရွက်ချက်များ ←

ရှင်းလင်းပြောကြားချက်များနှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ခြင်း

အီးဘီအိုအဖွဲ့က နက်နဲရှုပ်ထွေးသည့် မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝန်း

ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လှုပ်ဆောင်ရာတွင် အောင်မြင်စွာလုပ်ကိုင် နိုင်ခဲ့ကြောင်း

အီးဘီအိုသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း လှုပ်ဆောင်နိုင်ခဲ့သော အဓိကအောင်မြင်မှုတစ်ရပ်သည် အယူဝါဒအစွဲအလမ်းများ ပြည့်နှက်နေသောသမုဒ္ဒရာကြီးအလယ်တွင် ဆင်ခြင်တုံတရားရှိသောအသံဖြင့် အပြုသဘော ဆောင်သော လှုပ်ဆောင်ချက်များပေးအပ်ခြင်းပင်ဖြစ်သည်။

Andreas List, former Head of the EU Office in Myanmar

အောက်ဖော်ပြပါရှင်းလင်းတင်ပြနိုင်ခဲ့ပါသည်

- အစိုးရများနိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနများ၊ ရန်ကုန်မြို့နှင့်ပြည်ပ ရှိနိုင်ငံခြားသံရုံးများ၊ ကမ္ဘာတစ်ဝန်း၊ အရှေ့တောင်အာရှနှင့် ရန်ကုန်မြို့အခြေစိုက်သော သံတမန်များနှင့်အဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များ။
- ဒေသဆိုင်ရာအဖွဲ့အစည်းများဖြစ်သောအရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ဥရောပ နိုင်ငံခြားရေးဌာန၊ အီးယူနိုင်ငံခြားရေးနှင့်လုံခြုံရေးရာအဆင့်အမြင့်ကိုယ်စားလှယ်၊ ရန်ကုန်မြို့ရှိ အီးယူမစ်ရှင်ရုံး။
- အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူ လုံခြုံရေးမူဝါဒ၊ ဒေသ ဆိုင်ရာလုံခြုံရေးနှင့် ပြင်ပလှုပ်ဆောင်ချက်များကို ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ။
- အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့ (အိုင်စီဂျီ) ကဲ့သို့သောနိုင်ငံတကာလေ့လာရေးအဖွဲ့အစည်းများ။
- ပညာရှင်များ။
- ဖောင်ဒေးရှင်းများ၊ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များနှင့် ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေးအဖွဲ့ အစည်းများ၊
- နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းများ။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ် တိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝန်းအား ရှင်းလင်းတင်ပြမှုပြုလုပ်ရေးသည်

ပိုမိုအရေးကြီးလာကြောင်း၊ ထိုသို့ဖြစ်လာခြင်းမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး နှင့်အမျိုးသားပြန်လည်သင့် မြတ်ရေးကိစ္စများအမှန်တကယ်ဖြစ်လာရန် အခြေအနေများပေးလာခြင်းကြောင့်

---→ EBO ၏ဆောင်ရွက်ချက်များ

ဖြစ်သည်ဟုဆိုနိုင်ပါသည်။ အီးဘီအိုသည် အထက်ပါလုပ်ငန်းစဉ်များတွင် အကြံပေးသူ၊ စေ့စပ်ညှိနှိုင်းသူအဖြစ်သာရပ်တည်ပြီး၊ မည်သည့်နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားပါတီအဖွဲ့အစည်းကိုမျှ ကိုယ်စားပြုဆောင်ရွက်ခြင်းမရှိခဲ့ပေ။ တစ်နည်းအားဖြင့် အီးဘီအိုက လူပုဂ္ဂိုလ်အဖွဲ့အစည်းတို့၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ပခါနမထားဘဲ အောက်ခြေအဆင့်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဖြစ်ရပ်မှန်များကိုသာ အခြေခံပြုဆန်းစစ်တင်ပြခဲ့ပါသည်။ ထို့အပြင် မြန်မာ့အရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ငြိမ်းချမ်းရေးအလှူရှင်များ၊ အကြမ်းဘက်မှကာကွယ်တိုက်ဖျက်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာညီလာခံများတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့

၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ပါ ဝင်သော UN Country Team၊ ကုလသမဂ္ဂမှ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် အမေရိကန်အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအေဂျင်စီ၊ မြန်မာ့ငြိမ်းချမ်းရေးအထောက်အကူပြုအစီအစဉ် MyanmarPeace Support Initiative team နှင့် မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဗဟိုဌာနတို့ ပါဝင်တက်ရောက်ခဲ့သည့် အမျိုးသားတွေ့ဆုံဆွေးနွေးမှုအခြေခံမူဘောင်နှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (နောက်ဆက်တွဲ ၁ နှင့် ၂) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို အီးဘီအိုက လက်ဘာနွန် နိုင်ငံနိုင်ငံအခြေစိုက် စီအက်စ်အိုင်မှပညာရှင် ဟားနက်စ်ဆီးဘတ်နှင့်ပူးပေါင်းကျင်းပပေးခဲ့သည်။

နိုင်ငံရေးအခြေအနေအားဆန်းစစ်လေ့လာမှုများ၊ သုတေသနစာတမ်းများနှင့် ရှင်းလင်းတင်ပြချက်စာတမ်းများဖြန့်ချိထုတ်ဝေခြင်း။

အီးဘီအို၏သုတေသနဌာနနှင့်အခြားမြန်မာ့အရေးဆောင်ရွက်နေသည့်ပြည်တွင်းရှိအဖွဲ့အစည်းများက အောက်ပါတို့ကို ပြုစုတင်ပြဖြန့်ချိလျက်ရှိပါသည်။

- မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောနိုင်ငံရေးဖြစ်ရပ်များနှင့် ပါလီမန်အတွင်းဆွေးနွေးမှုများနှင့်ပတ်သက်ပြီးအီးဘီအို၏ အမြင်ရှုထောင့်များကိုဖော်ပြသည့် နိုင်

ငံရေးစောင့်ကြည့်လေ့လာရေးစာစဉ်။ အဆိုပါစာစဉ်များကိုအပတ်စဉ် အီးဘီအို၏ဝက်ဘ်ဆိုက်တွင်အလွယ်တကူအခမဲ့ရယူနိုင်ပါသည်။

- အရေးပါသည့်ကိစ္စများကိုကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုဆန်းစစ်တင်ပြသည့် အီးဘီအို၏ရှင်းလင်းတင်ပြချက်စာတမ်းများ။
- မြန်မာနိုင်ငံ၏တစ်နေ့တာ နောက်ဆုံးသတင်းများ

EBO ၏ဆောင်ရွက်ချက်များ ←

အကျဉ်းချုပ်ကိုဖော်ပြသည့် နေ့စဉ်သတင်းစဉ်ကို အီးဘီအို၏ဝက်ဘ်ဆိုက်တွင်လည်းကောင်း၊ မှတ်ပုံတင်မှာကြားထားသူများစာရင်းမှလည်းကောင်းဖြန့်ချိပေးလျက်ရှိသည်။

-အီးဘီအိုနှင့်အခြားအဖွဲ့အစည်းများက ပြုစုထုတ်ပြန်သော သုတေသနစာတမ်းများ၊ ဆောင်းပါးများ၊ ကြေညာချက်များနှင့် သတင်းထုတ်ပြန်ချက်များ။

-အီးဘီအိုကပြုစုထုတ်ဝေသော သတင်း၊ သုတေသနစာတမ်းများနှင့်အခြားမှတ်တမ်းများကို အီးဘီအို ဝက်ဘ်ဆိုက်ပေါ်တွင်လည်းကောင်း၊ အခြားနည်းလမ်းဖြင့်လက်ခံဖတ်ရှုကြသူများ ဦးရေသည်လည်းကောင်း၊ နေ့စဉ်အမျှတိုးတက်လာကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူများကို ကောင်းစွာအသိပေးနိုင်ခဲ့ကြောင်း။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူခြင်း၏အရေးပါမှုဆိုင်ရာအသိပညာမြှင့်တင်ရန်ဆောင်ရွက်ခြင်း

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ၂၀၁၄ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်လူဦးရေနှင့်သန်းခေါင်းစာရင်းကောက်ယူပွဲတွင် တိုင်းရင်းသား

ပြည်သူများပါဝင်လာစေရန် အီးဘီအိုက ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သော တိုင်ပင်ညှိနှိုင်းမှုများနှင့် သင်တန်းများကိုပြုလုပ်ပေးခဲ့သည်။

နိုင်ငံတကာအသိုင်းအဝန်းမှ လေ့လာပညာယူမှုများပြုလုပ်ခြင်း

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးနှင့် မြန်မာနိုင်ငံတွင် ဖဒရယ်စနစ်ကျင့်သုံးပြုရန်ရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များအစည်းအဝေးကို ထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ၂၀၁၃ ခုနှစ်တွင် အီးဘီအိုကျင်းပပေးခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ဂျာမနီနိုင်ငံဘာဂ်ဟိုဖ်ဖောင်ဒေးရှင်း၊ တိုင်းရင်းသားလူမျိုးရေးရာသုတေသနအသင်း၊ အမေရိကန်ပြည်ထောင်စုရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဒီမိုကရေစီ ဗဟိုဌာန၊ ထိုင်းနိုင်ငံဒေသဆိုင်ရာဖွံ့ဖြိုးမှုဗဟိုဌာန၊ ဆွစ်ဇာလန်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဗဟိုဌာန၊ ကရင်အမျိုးသားမဟာဗျူဟာ

လေ့လာရေးဌာန၊ ကနေဒါနိုင်ငံရှိ ဖက်ရေးရှင်းဖိုရမ်၊ ဆွီဒင်နိုင်ငံ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးနိုင်ငံတကာသိပ္ပံ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မှုဗဟိုဌာန၊ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ၊ ဩစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေတက္ကသိုလ်၊ နီပေါနိုင်ငံကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ထိုင်းနိုင်ငံကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီတို့မှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြသည်။

→ EBO ၏ဆောင်ရွက်ချက်များ

နိုင်ငံတကာငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်း

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများတွင်ဆောင်ရွက်နေသော နိုင်ငံတကာအစိုးရမဟုတ် သောအဖွဲ့အစည်းများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုအပ်သောပံ့ပိုးမှုများနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ရန် နိုင်ငံတကာငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ နိုင်ငံတကာငြိမ်းချမ်းရေးအထောက်အကူ ပြုအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် တရားမျှတမှုရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စေ့စပ်ဆွေးနွေးရာတွင် ယာယီဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့သည်လိုအပ်သော လေ့ကျင့်သင်ကြားပေးမှုများကို ဆောင်ရွက် ပေးသောနေရာဌာနဖြစ်သည်ဟုလည်းဆိုနိုင် ကြောင်း။ အိုင်ပီအက်စ်ဂျီတွင်ပါဝင်သော အစိုးရမဟုတ်သောအဖွဲ့ အစည်းများသည် ကိုယ် ပိုင်ငွေကြေးများဖြင့်လည်ပတ်ကြသော် လည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၏စေ့စပ်ဆွေးနွေးစွမ်းရည်မြှင့် တင်ရေးနှင့် သတင်းအချက်အလက်များဖ လှယ်ခြင်းအတွက်ကိုမူ အတူတကွပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သည်ကိုတွေ့ရှိရသည်။ အလားတူပင် အိုင်ပီအက်စ်ဂျီ၏အရေးပါသော နိုင်ငံတကာအထောက်အကူပြုကွန် ယက် ညှိနှိုင်းရေးတာဝန်ကို အီးဘီအိုကလုပ် ဆောင်ပေးလျက်ရှိပါသည်။ အိုင်ပီအက်စ်ဂျီက နိုင်ငံရေးလုပ်ငန်းစဉ်ကို တိုက်ရိုက်ကိုင်တွယ်ပေး လျက်ရှိပြီး၊ တစ်လလျှင်တစ်ကြိမ် တိုင်းရင်းသား များ၏စွမ်းရည်မြှင့်တင်ရေးလိုအပ်ချက်များဖြည့် ဆည်းရေး အစည်းအဝေးကိုကျင်းပလေ့ရှိသည်။ ထို့အပြင် အလှူရှင်နိုင်ငံများအကြား ငြိမ်းချမ်းရေးရန်ပုံငွေအထောက် အပံ့နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးအ လှူရှင်များအထောက်အကူပြုအဖွဲ့ ကိုလည်း အီးဘီအိုက ပုံမှန်ရှင်းလင်းလုပ်ဆောင်ပေး

“ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သော ဥရောပအဖွဲ့အစည်းများနှင့် အာရှရေးရာတို့ကိုလေ့လာသောအဖွဲ့ များအဆင့်၌ မြန်မာနိုင်ငံအခြေအနေ ကို ပိုမိုသိရှိလာစေရန်ဆောင်ရွက်နိုင်ခြင်းမှာ အီးဘီအို၏အဓိကအောင်မြင်မှုများဟုဆို နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏တစ်နေ့တာဖြစ်ပေါ် တိုးတက် များများနှင့်ပတ်သက်၍ တိကျမှန်ကန်သော သတင်းအချက်အလက်များကိုပေးအပ်နိုင်ခြင်း၊ ဘာသာရပ်နှင့်အရေးကိစ္စများကို ဆန်းစစ်ပိုင်းခြားသုတေသနပြုခြင်းနှင့် အတူ မြန်မာနိုင်ငံပြည်တွင်းနှင့်ပြည်ပ အထူးသဖြင့် ထိုင်းနိုင်ငံတွင်နေထိုင်ကြသော မြန်မာအသိုင်းအဝန်းကို သင်တန်းပေးခြင်းနှင့် ဆက်ဆံဆောင်ရွက်ခြင်းစသည်တို့ ကိုလည်း လုပ်ကိုင်ပေးခဲ့ပါသ အီးဘီအိုသာမရှိခဲ့ပါက၊ ဥရောပရှိမြန်မာ့အရေးစောင့်ကြည့်လေ့လာသူများနှင့် အဖွဲ့အစည်းများ ဥရောပ-အာရှလေ့လာရေးဌာန (အီးအိုင်အေအက်စ်) တို့အနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ် တိုးတက်မှုများ သိရှိရန်အခွင့်အလမ်းများရရှိနိုင်မည် ဟုတ်ပေ။ အီးဘီအိုက ပုံမှန်ထုတ်ဝေဖြန့်ချိသော သတင်းအချက်အလက်များသည် အလွန်တန်းဖိုးရှိသည့်အပြင် အီးဘီအို ၏တမူထူးခြားချက်ဟုလည်းဖြစ်ပါသည်။”

ဒစ်ခ် ဂပ်ဝဲလ်၊ ဒုတိယဥက္ကဋ္ဌ၊ ဥရောပ-အာရှလေ့လာရေးဌာန။

EBO

ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်း



ဆောင်ရွက်ချက်များကိုပြင်ပအဖွဲ့အစည်းများကသုံးသပ်ခြင်း

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ဆွီဒင်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SIDA) က EBO ၏ လုပ်ငန်းစီမံကိန်းများဆီလျော်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲမှုသည်တို့ကိုအကဲဖြတ်နိုင်ရန် ပြန်လည်ဆန်းစစ်သုံး သပ်ခြင်းပြုလုပ်ခဲ့ပါသည်။



Evaluation of Sida's Core Support to the Euro-Burma Office (EBO): Promotion of Human Rights and Democracy in the Union Burma/Myanmar Final Report



Authors:
Kevin Kelpin, Henrik Alffram, Ian Christoplos and Jessica Rothman

ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွင် EBO ၏အခန်းကဏ္ဍ

"လက်ရှိအကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွင် EBO ၏ လုပ်ဆောင်ချက်များသည်အလွန်အရေးပါလျက်ရှိသည်။ EBO နှင့် ယင်းအဖွဲ့၏အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့သည် မြန်မာနိုင်ငံတွင်"

"ပြောင်းလဲဖြစ် ပေါ်နေသော အလွန်ရှုပ်ထွေးသည့်အခြေအနေတွင် အဓိကကျသော အခန်းကဏ္ဍတွင်ပါဝင်ဆောင်ရွက်နေပါသည်။ EBO သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းရေးကိစ္စများနှင့် ၎င်းအဖွဲ့အစည်းများ၏ဘုံရပ်တည်ချက်ရရှိ ရေးကိုဦးတည်ဆောင်ရွက်သည့် လုပ်ငန်းများကိုပံ့ပိုးပေးလျက်ရှိပါသည်။"

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏စွမ်းရည်မြှင့်တင်ရေးတွင် EBO ၏အခန်းကဏ္ဍ

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဘက်လူမှုအဖွဲ့ အစည်းများကို အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏အခွင့်အရေးများ နှင့် ၎င်းတို့၏မူဝါဒဆွေးနွေးမှုများကို ဘက်ပေါင်းစုံကပံ့ပိုးနေသော အဖွဲ့ဖြစ်ပါသည်။ EBO သည် လုပ်ငန်းစဉ်ချမှတ်ရာတွင် အမျိုးသမီးများ အများပြည်သူရေးရာနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းများတွင် ပါဝင်လာရေးနှင့် တိုင်းရင်းသားများ ၏ဖွံ့ဖြိုးတိုးတက်ရေးတို့ကို EBO က အထူးအလေးထားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။"

အီးဘီအိုကမတူကွဲပြားခြားနားသော အုပ်စုများနှင့် ဝင်ရောက်ဖျန်ပေးဆောင်ရွက်ပေးခြင်း

"မြန်မာနိုင်ငံတွင် ဘာမှလုပ်၍မရနိုင်ကြောင်း ပြောဆိုနေသည့် အချိန်ကာလကပင်၊ အီးဘီအိုကလုပ်ငန်းများစတင် လုပ်ဆောင်ခဲ့ကြောင်း၊ ပြင်ပအဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်။" အီးဘီအို၏လက်ရှိအမြင့်ဆုံးသော အဆင့်များတွင် အဓိကအခန်းကဏ္ဍတွင်ပါဝင်နိုင်ခြင်းကို ကြည့်မည်ဆိုပါက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစသည်တို့နှင့် ပီပြင်ခိုင်မာသော ကျယ်ပြန့်သော ဆက်သွယ်မှုရှိခြင်းပင်ဖြစ်ပါ သည်။ ယင်းအခြေအနေတွင် အီးဘီအိုက မြန်မာနိုင်ငံအတွင်းပါဝင်လှုပ်ရှားနေသည့်မတူညီ သောလူမှုရေးဇာတ်ကောင်တို့၏ အမြင့်ဆုံးသောယုံကြည်မှုကိုရရှိနေသည်သာမက ၎င်းဇာတ်ကောင် များအားလုံးအကြားတွင် ဖြစ်ပေါ်နေသည့် မယုံကြည်မှုများကိုလည်း ယုံကြည်မှုအတွင်းလူအဖြစ် အီးဘီအိုကဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါသည်။"

ဆောင်ရွက်ချက်များကိုပြင်ပအဖွဲ့အစည်းများကသုံးသပ်ခြင်း

"အီးဘီအိုအမှတ်ဆောင်ညွှန်ကြားရေးမှူးသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိပုဂ္ဂိုလ်များ၏ ယုံကြည်လေးစားမှုကိုရရှိထားသည်သာမက၊ ၎င်း၏အခန်းကဏ္ဍသည် အလွန်အရေးပါသောအဆင့်တွင်တည်ရှိနေပါသည်။ ၎င်း၏ စေ့စပ်ဖျန်ဖြေညှိနှိုင်းပေးနိုင်သည့် အခန်းကဏ္ဍသည် အလွန်အရေးပါသကဲ့သို့ ယင်းသို့ဆောင်ရွက်နိုင်သူအလွန်နည်းပါးကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းပြည်ပရှိ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ၎င်းအားမကြာခဏဆိုသလို သတင်းရယူမေးမြန်းရန် ချဉ်းကပ်လေ့ရှိကြောင်းတွေ့ရှိရသည်။"

ရန်ပုံငွေချထားမှုတွင် အီးဘီအို၏အခန်းကဏ္ဍ

"အီးဘီအိုအဖွဲ့သည် စနစ်တကျဖွဲ့စည်းထားပြီးလုပ်ငန်းများချောမွေ့စွာလုပ်ကိုင်နိုင်သောအဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ တစ်ချိန်တည်း၌ နိုင်ငံတကာအလှူရှင်များကတိုက်ရိုက်ဆက်သွယ်ရန် ခက်ခဲသည့် လုပ်ငန်းမိတ်ဖက်များနှင့် အီးဘီအိုကဆက်သွယ်ဆောင်ရွက်ပေးနိုင်သည်မှာထူးခြားချက်တစ်ရပ်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် နိုင်ငံတကာအလှူရှင်များကနိုင်ငံရေး (သို့) အခြားသောအကြောင်းများကြောင့် (ဥပမာ- လက်နက်ကိုင် အဖွဲ့အစည်းများ (သို့) နယ်စပ်ကျော်ဖြတ် ထောက်ပံ့မှုများပေးခြင်း) နိုင်ငံတကာအလှူရှင်များကထောက်ပံ့မှုပေးရန်အခက်အခဲများရှိနေခြင်းနှင့် ယင်းအဖွဲ့များနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းနှင့်ယုံကြည်မှုများတည်ဆောက်ခြင်းကိုပြုလုပ်ရန် နည်းလမ်းရှာ၍မရဖြစ်နေဆဲရှိပါသည်။ ပြင်ပအသံအချို့က မြန်မာ့အရေးသည် ကြီးမားသောဖြစ်ရပ်တစ်ခုဖြစ်သည်ဟုပြောဆိုချက် များသည် အလှူရှင်အချို့၏နစ်သက်သဘောကျမှုကိုသာရယူနိုင်ရန် ပြောဆိုလုပ် ကိုင်နေသည့်အချိန်တွင် အီးဘီအိုသည်အလှူရှင်များအမှန်တကယ် မှီခိုအားထားနိုင် သောအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအလုပ်လုပ်နေထိုင်ခဲ့သည့် ပြင်ပစကားသံတစ်ခုကဆန်းစစ်သုံးသပ်ခြင်းအဖွဲ့ထံပြောဆိုလာသည့်အချက်အရာ အလှူရှင်များသည် အဖြေရလဒ်အတိကျမှုကိုဖော်ပြနိုင်ခြင်းမရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ် အဆင့်အဆင့် ဖော်ဆောင်ရေးအတွက် လိုအပ်သောငွေကြေးထောက်ပံ့ရန် အလွန်ချီတုံ့ချတုံ့ဖြစ် ဖြစ်နေကြပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုဖြစ်စဉ်တွင် အီးဘီအို၏ပါဝင်မှု နောက်ခံသမိုင်းကိုအထင်အရှားတွေ့မြင်နိုင်ကြောင်း၊ လိုအပ်လာသည့်အချိန်တွင် အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိခြင်းနှင့် ရန်ပုံငွေများကိုလွယ်လင့်တကူတိကျပြတ် သားသောမဟာဗျူဟာမြောက်သောလုပ်ဆောင် ချက်များ ပြုလုပ်နိုင်စွမ်းရှိခြင်းကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွင် အီးဘီအိုသည် မရှိမဖြစ်၊ အရေးပါသည့် အဖွဲ့ အဖြစ်ဆက်လက်တည်ရှိနေမည်သာဖြစ်သည်။"



ဣန္ဒာရေးအစီရင်ခံစာ



⇒ ဝင်ငွေရရှိမှု

⇒ ကုန်ကျစရိတ်

ဝင်ငွေရရှိမှု

EBO အဖွဲ့၏လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ပေး ခဲ့သော အောက်ဖော်ပြပါအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိကြောင်း။



SWEDISH INTERNATIONAL DEVELOPMENT COOPERATION AGENCY (SIDA)

SIDA သည် ကမ္ဘာ့တစ်ဝန်းတွင်ဆင်းရဲမွဲတေမှုလျော့ချရေးကိုအတွက် ဆွီဒင်နိုင်ငံအစိုးရနှင့်ပါလီမန် ကိုယ်စားဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။



NORWEGIAN MINISTRY OF FOREIGN AFFAIRS

နော်ဝေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာမျက်နှာစာတွင် နော်ဝေးနိုင်ငံ၏လုံခြုံရေး၊ သာယာဝပြောရေးကိုကာကွယ်စောင့်ရှောက်ခြင်းနှင့် နိုင်ငံအကျိုးစီးပွားအတွက် ဆောင်ရွက်လျက်ရှိပါသည်။



THE EUROPEAN COMMISSION'S EUROPEAN INITIATIVE FOR DEMOCRACY AND HUMAN RIGHTS (EIDHR) PROGRAMME

ဥရောပဒီမိုကရေစီနှင့်လူ့အခွင့်အရေးစာကြည့်တမ်းသည် ၎င်းတို့၏နိုင်ငံတကာဆက်ဆံရေး မူဝါဒများကို ထင်ဟပ်ဖော်ဆောင်ပြသခြင်းပင်ဖြစ်ပါသည်။




THE ROYAL DANISH EMBASSY, BANGKOK

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒိန်းမတ်နိုင်ငံသံရုံးသည် မြန်မာနိုင်ငံနှင့်ဒိန်းမတ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ရန် လိုအပ်သောဖွံ့ဖြိုးတိုးတက်ရေးအကူအညီများပေးအပ်လျက်ရှိပါသည်။



MINISTRY FOR FOREIGN AFFAIRS OF FINLAND

ဖင်လန်နိုင်ငံခြားရေးမူဝါဒ၏ရည်ရွယ်ချက်မှာ နိုင်ငံတကာတည်ငြိမ်မှု၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအားကောင်းစေရန်နှင့်ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့်တင်ရန်ဖြစ်ပါသည်။



THE SWISS CONFEDERATION DEPARTMENT OF FOREIGN AFFAIRS

ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ဦးတည်ချက်တွင် ပြည်သူများအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီမြှင့်တင်ခြင်းကိုလေးစား လိုက်နာရန်နှင့်ကမ္ဘာတစ်ဝန်းဆင်းရဲမွဲတေမှု လျော့ကျသွားစေရန်တို့ပါဝင်ပါသည်။

DONOR	EUROS	%
SWEDISH INTERNATIONAL DEVELOPMENT COOPERATION AGENCY (SIDA)	1,048,053 EUR	49%
NORWEGIAN MINISTRY OF FOREIGN AFFAIRS	707,089 EUR	33%
MINISTRY FOR FOREIGN AFFAIRS OF FINLAND	600,000 EUR	28%
EUROPEAN COMMISSION'S EIHDR PROGRAMME	518,045 EUR	24%
ROYAL DANISH EMBASSY IN BANGKOK	162,195 EUR	8%
SWISS CONFEDERATION DEPARTMENT OF FOREIGN AFFAIRS	75,599 EUR	3%
FORUM OF FEDERATIONS (CANADA)	17,998 EUR	1%
OTHER INCOME	6,920 EUR	-
INTEREST	1,057 EUR	-
DEFERRED INCOME*	-997,240 EUR	-46%
TOTAL 2013 INCOME	2,139,716 EUR	100%

*Income received in 2013 to be allocated to 2014 activities.

ဝင်ငွေများ

	2012 Audited <i>Euro</i>		2013 Audited <i>Euro</i>
Consolidated Profit and Loss Statement			
INCOME			
Total Income	2,450,739		2,139,716
EXPENSES			
International Community (Strategic Analysis)	145,374	7%	326,695
Decision-makers (Political Actors)	360,453	17%	537,378
Civil Society	840,712	41%	889,543
Peace Process (Ethnic Armed Organizations)	492,766	24%	810,413
Internal Restructuring	71,067	3%	92,773
Administration	166,695	8%	163,788
Total Expenses	2,077,067		2,820,590
Net Income	373,672		(680,874)

Consolidated Balance Sheet - As of 31 December 2013

ASSETS			
Cash in Bank	14,269		16,182
Donors Funds	447,132		699,223
Receivable from Donors	0		104,369
Prepayment to EBO Offices	210,000		491,139
Prepayment to Projects	161,869		(59)
Total Assets	833,270		1,310,854
LIABILITIES			
Accounts Payable/ Accruals	51,982		1,210,441
EQUITY			
Opening Balance Equity	407,616		781,287
Net Income	373,672		(680,874)
Total Equity	781,288		100,413
Total Liabilities and Equity	833,270		1,310,854


မှတ်ချက်။


၂၀၁၄ နှစ်ဆန်းပိုင်းတွင် EBO ကချန်မှတ်ခဲ့သော Outcome Mapping တွင်ပါရှိသော EBO ၏လုပ်ငန်းဆက်စပ်မိတ်ဖက်များ အပေါ်အခြေခံ လျက် EBO ၏အသုံးစရိတ်များကို ပြန်လည်ပြုပြင်သတ်မှတ်ခဲ့သည်။ လုပ်ငန်းဆက်စပ်မိတ်ဖက်များသည် EBO နှင့်အတူ မျှော်မှန်းထားသည့် အကျိုးရလဒ် Outcome ရရှိရန် ဖြည့်ဆည်းပေးသူများဖြစ်ကြသည်။

- ၂၀၁၃ ခုနှစ်တွင် ဆွီဒင်နိုင်ငံ အောလင်းစ် ပရိုက်စ်ဝိုးတားဟောက်စ် ကူးပီးစ် အေဒီဘီ (ပြင်ပငွေစာရင်းစစ်) ၏ ထောက်ခံချက်ဖြင့် EBO အဖွဲ့၏ ငွေစာရင်းများကို cash basis to accrual basis စနစ်သို့ပြောင်းလဲခဲ့သည်။

အသုံးစရိတ်များ

၂၀၁၃ ခုနှစ်တွင် EBO က ၎င်း၏မဟာဗျူဟာမိတ်ဖက်များသို့ရန်ပုံငွေခွဲဝေချထားမှု





၉၉၀ ပြည့်နှစ်မှ ၂၀၁၂

ခုနှစ်ကာလအတွင်းထူးခြားချက်များ



1992

ကနေဒါနိုင်ငံခြေစိုက် ကနေဒါရိုမြန်မာမိတ်ဆွေများအဖွဲ့(Canadian Friends of Burma)မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအဖွဲ့ (ADDDB) တို့ က ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ- (NC-GUB) ထူထောင်ရန်ဖြစ်နိုင်ခြေလေ့လာမှုကိုပြုလုပ်ခဲ့ပါသည်။ (မအောင်မြင်ခဲ့ပါ။)



မာနာပလော၊ ကော်သူလေး (ကရင်အမျိုးသားအစည်းရုံးဥက္ကဋ္ဌဗိုလ်မြနှင့်အတူ)



NCGUB မြန်ကြားရေးဝန်ကြီး မောင်မောင်အေး (ဒီမိုကရက်တစ်မြန်မာ့အသံ)

1993

မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအဖွဲ့ (ADDDB) က နှစ်ပေါင်းစုံ ဘားမားကောင်စီအားဖြန့်ဖြူး မြန်မာနိုင်ငံ အကူအညီပေးရေးအဖွဲ့အစည်းများ၏ ပထမဦးဆုံးအကြိမ် အစည်းအဝေး ဖြစ်မြောက်ရေးအတွက်စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၉၄ ခုနှစ်တွင် ဘားမားအလှူရှင်များဖွဲ့ရပ်နှင့် ဘားမားအလှူရှင်များ အတွင်းရေးမှူးရုံးများကို တည်ထောင်နိုင်ခဲ့သည်။ ယင်းအဖွဲ့များကို (ADDDB)ကစီမံအုပ်ချုပ်ခဲ့ပါသည်။

1994

ကိုရီးယားနိုင်ငံ၊ ဆိုလ်မြို့တွင် အာရှပစိဖိတ်ဒေသဒီမိုကရက်တစ်ခေါင်းဆောင်များဖွဲ့ရပ်၏ ပထမအကြိမ် အစည်းအဝေးသို့ (ADDDB) ကတက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးအား ကိုရီးယားသမ္မတဟောင်းနှင့်နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ ခင်မ် ဒေဂျူးကစီစဉ်ဆောင်ရွက်ခဲ့သည်။

1995

ကိုရီးယားနိုင်ငံ၊ ဆိုလ်မြို့တွင် အာရှပစိဖိတ်ဒေသဒီမိုကရက်တစ်ခေါင်းဆောင်များဖွဲ့ရပ်၏ ပထမအကြိမ် အစည်းအဝေးသို့ (ADDDB) ကတက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးအား ကိုရီးယားသမ္မတဟောင်းနှင့်နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ ခင်မ် ဒေဂျူးကစီစဉ်ဆောင်ရွက်ခဲ့သည်။



လက်မှတ်ရေးထိုးသောမားစ်ပစ်ကြေညာစာတမ်း



NCGUB အဖွဲ့ဝင်အသစ်များကျမ်းသစ္စာဆိုနေပုံ

1996

(NCGUB)နှင့် နော်ဝေးနိုင်ငံဘားမားကောင်စီတို့၏မေတ္တာရပ်ခံချက်အရ ဒီမိုကရက်တစ်မြန်မာ့အသံအား professional media organization တစ်ခုအဖြစ်သို့ (ADDDB) ကပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။



မူလ အက်-ကာတွန်း DVB studio



DVB studioခေါက်တက်အောင်ခင်ဦး၊ ဦးဦးခင်နှင့်နယ်လ်ဆင်ခူး

1996

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ငွေကြေးထောက်ပံ့မှုဖြင့် စီးပွားရေးသုတေသနအစီအစဉ်အား (ADDB) ကစတင်လုပ်ကိုင်ပြီးနောက်ပိုင်းတွင် မြန်မာအစိုးရကလည်းအလားတူအစီအစဉ်မျိုးကိုစတင်လုပ်ကိုင်ခဲ့ပါသည်။
-(ADDB) က Open Society Institute (OSI) ၊ အိန္ဒိယနိုင်ငံလွတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးကျော့ ဖာနန်ဒဲစ်တို့နှင့်ပူးပေါင်းလျက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်ထွန်းကားရေးအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကိုကျင်းပခဲ့ပါသည်။

1997

EBO ရုံးကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး၊ ပထမဦးဆုံးကြိမ် မြန်မာအဖွဲ့အစည်းများ၏ stakeholders consultation အစည်းကိုကျင်းပခဲ့ပါသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ မြန်မာအလှူရှင်နိုင်ငံများအစည်းအဝေးကိုEBO ကစီစဉ်နိုင်ခဲ့ပါသည်။

1998

EBO ရုံးကအောက်ပါအစည်းအဝေးများနှင့်Seminar များကိုစီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည် -
-(NCGUB) ဝန်ကြီးအဖွဲ့အစည်းအဝေးကို ဩစတြေးလျားနိုင်ငံတွင်ပြုလုပ်ခဲ့ပါသည်။
-အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်ဖွဲ့စည်းရေးအတွက် ဘားမားညီလာခံကို ကနေဒါနိုင်ငံတွင် ကျင်းပခဲ့ပါသည်။
-ချင်းအဖွဲ့အစည်း (၈) ဖွဲ့ပါဝင်တက်ရောက်သော ချင်း Seminar ကိုကျင်းပပြီးနောက်ပိုင်းတွင် ချင်းဖိုရမ် (Chin Forum) ကိုဖွဲ့ စည်းနိုင်ခဲ့ပါသည်။
-ထိုင်းနိုင်ငံတွင်အမျိုးသမီးများအစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသမီး များအဖွဲ့ချုပ်ကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။

1999

EBOက ၁၉၉၄ ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံကချမှတ်ခဲ့သော သုံးပွင့်ဆိုင်ရာဆွေးနွေးရေးကို တိုက်တွန်းသည့် အဆိုမူကြမ်းကိုအကောင်အထည်ဖော်သည့်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်။

2000

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်အိအောင်ဆန်းစုကြည်တို့အကြားဆွေးနွေးပွဲများ ရိုလာစေရန်အတွက်မြန်မာ့အရေးအဖွဲ့အစည်းများနှင့်မူဝါဒချမှတ်သူများပါဝင်သောမဟာဗျူဟာများရေးဆွဲညှိနှိုင်းဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပါသည်။

-ထင်ရှားသည့်အောင်မြင်မှုတစ်ရပ်မှာ အိုင်ယာလန်နိုင်ငံ ပြည်သူ့စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် မြန်မာ့အရေးလုပ်ကိုင်နေသူလူငယ်များ၏ ၄ ပတ်ကြာသင်တန်းပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့တက်ရောက်ခဲ့သော သင်တန်းသား ၁၆ ဦးအနက် ၁၁ ဦးသည်တိုင်းရင်းသားများဖြစ်ကြပြီး၊ ထိုလူငယ် ၁၁ ဦးသည် ယနေ့အချိန်အခါတွင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ခေါင်းဆောင်တာဝန်များကိုဆောင်ရွက် နေသူများအဖြစ်တွေ့မြင်ရပါသည်။
-ထူးခြားချက်တစ်ရပ်မှာ EBO နှင့်ရိုဟင်ဂျာဆွေးနွေးရေးကိုစတင်နိုင်ခဲ့ပါသည်။



ပထမဆုံး EBO နှင့် ရိုဟင်ဂျာတွေ့ဆုံဆွေးနွေးပွဲ ၂၀၀၀ခုနှစ်

2001

အမျိုးသားဒီမိုကရေစီတပ်ဦးနှင့်ညီညွတ်သောတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ပူးတွဲလှုပ်ရှားမှုကော်မတီဖွဲ့စည်းရေးအတွက်ပံ့ပိုးမှုများပေးခဲ့ပါသည်။ အဆိုပါပူးတွဲလှုပ်ရှားမှုကော်မတီမှတစ်ဆင့် တိုင်းရင်းသားလူမျိုး ပေါင်းစုံသွေးစည်းညီညွတ်မှုနှင့်ညှိနှိုင်းရေးကော်မတီကိုစတင်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်စနစ်ရှိစေရန် ပင်လုံသဘောတူညီချက်အသစ်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

2002

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အကြားဆွေးနွေးပွဲများပေါ်ပေါက်ရေးအတွက်နိုင်ငံရေးအရပ်အားပေးထောက်ခံမှုများပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲများအောင်မြင်လာပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လိုအပ်သောပြင်ဆင်မှုများကိုလုပ်ကိုင်ခဲ့ပါသည်။

2003

ENSCCကနပတ၏ အချက် (၇) ချက်ပါ နိုင်ငံရေးလမ်းပြမြေပုံအား ပြန်လည်တုံ့ပြန်သည့် တိုင်းရင်းသားများ၏လမ်းပြမြေပုံစဉ်ရေးဆွဲပြုစုနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကိုစဉ်ဆောင်ရွက်ခဲ့သည်။

2004

တိုင်းရင်းသားလူမျိုးပေါင်းစုံသွေးစည်းညီညွတ်မှုနှင့်ညှိနှိုင်းရေးကော်မတီမှ တိုင်းရင်းသားလူမျိုးများ ကောင်စီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခြင်းအတွက်ပံ့ပိုးမှုများပေးအပ်ခဲ့ပါသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးများကောင်စီသည် မြန်မာနိုင်ငံရှိ ပြည်နယ် ၇ ခုမှ တိုင်းရင်းသားလူမျိုးများကိုကိုယ်စားပြုခဲ့ကြပြီး၊ ယင်းကောင်စီ၏ဦးတည်ချက်သည် ပြည်နယ်များတစ်ခုချင်းလွတ်လပ်ရေးရရှိရန်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဖဒရယ်လ်နစ်ကိုကျင့်သုံးရန်အတွက်ဖြစ်ပါသည်။



၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းတွင် လောကီးလား တွင်ပြုလုပ်မည့် တိုင်းရင်းသားများ ဆီမီနာတက်ရောက်မည့်သူများထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ကူးနေစဉ်



တိုင်းရင်းသားလူမျိုးပေါင်းစုံသွေးစည်းညီညွတ်မှုနှင့်ညှိနှိုင်းရေးကော်မတီမှ တိုင်းရင်းသားလူမျိုးများကောင်စီသို့ပြောင်းလဲခြင်းမပြုမီ ၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းတွင် လောကီးလားတွင် ပြုလုပ်သည့်တိုင်းရင်းသားများဆီမီနာတက်ရောက်နေသူများ။

2005

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်တွင် သံဃာအရေးအခင်းဖြစ်ပွားပုံများကို ဂြိုဟ်တုမှတယ်လီဗင်းရှင်းစမ်းသပ်ထုတ်လွှင့်ရေးအစီအစဉ် စတင်နိုင်ရန် ဒီမိုကရက်တစ်မြန်မာအသံကိုလိုအပ်သောပံ့ပိုးမှုများပေးခဲ့သည်။ တစ်ချိန်တည်းမှာပင်ရခိုင်ပြည်သူများ ၎င်းတို့အချင်းချင်းအကြားနားလည်မှုတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် သမိုင်းကြောင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပရေးအတွက် EBO ကငွေကြေးထောက်ပံ့ပေးခဲ့သည်။

2007

ထိုင်းနိုင်ငံချူလာလောင်းကောင်းတက္ကသိုလ်တွင်မွန်သမိုင်းကြောင်းဆိုင်ရာညီလာခံကျင်းပရန်ငွေကြေးထောက်ပံ့ပေးခဲ့သည်။

2008

၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံဥပဒေဆန္ဒခံယူပွဲအားဆန့်ကျင်သော Vote No လှုပ်ရှားမှုကိုအားပေး ထောက်ခံမှုပေးခဲ့သည်။အန္တိယနိုင်ငံ၊ အိုက်ဇောလ်ရှိ မိရီရမ်တက္ကသိုလ်တွင်ပြုလုပ်သည့် ချင်းသမိုင်းကြောင်းဆိုင်ရာ seminarကျင်းပရန်ငွေကြေးထောက်ပံ့ပေးခဲ့သည်။

2009

၂၀၀၉ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရှမ်းတိုင်းရင်းသားလေ့လာမှုညီလာခံက လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပါဝင်သော ထိုင်းနိုင်ငံချူလာလောင်းကောင်းတက္ကသိုလ်တွင်ကျင်းပပေးခဲ့သည်။

2010

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများဝင်ရောက်ယှဉ်ပြိုင်ရန်အားပေးတိုက်တွန်းခဲ့သည်။ ထိုသို့ဝင်ရောက်ခဲ့ခြင်းအားဖြင့် တိုင်းရင်းသားပါတီများသည် မြန်မာနိုင်ငံတွင် တတိယ၊စတုတ္ထနှင့်ပဉ္စမအင်အားကြီးသောပါတီများဖြစ်လာခဲ့သည်။
-ရိုဟင်ဂျာညှိနှိုင်းအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါမြို့တွင် အစုလာမစ်ညီလာခံအဖွဲ့နှင့်ပူးတွဲ ကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအရေးကိုငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန်သဘောတူညီခဲ့ကြပြီး၊ ရိုဟင်ဂျာ ၂၆ ဖွဲ့ပါဝင်သော ရခိုင်ရိုဟင်ဂျာသမဂ္ဂကိုဖွဲ့စည်းကိုလည်းဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။

2011

မြန်မာအစိုးရစေလွှတ်ညှိနှိုင်းသူနှင့်ချင်းအမျိုးသားတပ်ဦး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တို့ နှင့်မိတ်ဆက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စစ်ရေးသဘောတူညီချက်လုပ်စဉ်ကိုစ တင်နိုင်ခဲ့ သည်။



ကချင်လွတ်လပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအိန်ဘန်လ နှင့်ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံစဉ်



ဒေါက်တာနေဝင်းမောင်၊ ဦးအောင်မင်း၊ ဦးတင်မောင်မောင် နှင့်ဒေါက်တာကျော်ရင်လှိုင်

2012

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်လုပ်ကိုင်ရေးကို အထောက်အကူပြုစေရန် တိုင်းရင်းသားများညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ထူထောင်ရေးကိုအားပေးထောက်ခံမှုများပေးအပ်ခဲ့သည်။
- ပဋိပက္ခတွင်ပါဝင်နေသူများနိုင်ငံရေးစေ့စပ်ဆွေးနွေးရေးကိစ္စများအကောင်အထည်ဖော်ရာတွင်ကူညီပံ့ပိုးမှုများပေးနိုင်ရန် နိုင်ငံတကာ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ (ယာယီဖွဲ့စည်းထားသည့်အစိုးရမဟုတ်သည့်အဖွဲ့ အစည်းကွန်ယက်) ကိုဖွဲ့စည်းနိုင်ခဲ့သည်။
- မြန်မာနိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးအကူအညီပေး အလှူရှင်များအုပ်စုတို့အကြား မြန်မာ့ငြိမ်း ချမ်းရေးဖော်ဆောင် မှုဗဟိုဌာနတည်ထောင်ရေးအတွက်ပြုလုပ်သောစေ့စပ်ဆွေးနွေးမှုများတွင်ပါဝင်ခဲ့ပါသည်။
- မြန်မာနိုင်ငံတွင် အများပြည်သူဝန်ဆောင်မှုအသံလွှင့်အစီအစဉ်မြှင့်တင်ရေးအတွက် ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပဏာမထိတွေ့ ဆက်ဆံရေးကိုအားပေးထောက်ပံ့ခဲ့သည်။ ထိုမှတစ်ဆင့် အစိုးရက ၎င်း၏သတင်းအေဂျင်များကို အများပြည်သူဝန်ဆောင်အသံလွှင့်အစီအစဉ်ပြောင်းလဲရန်ဆုံးဖြတ်ခဲ့သည်



၂၀၁၂ ခုနှစ်၊ မေလတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်လိုက်ပါပို့ဆောင်ပုံ




ကရင်အမျိုးသားအစည်းအရုံးစကားရိုင်းအတွက် ဝန်ကြီးချုပ်အောင်မင်း၏ဟယ်လီကော်ပတာပုံ



နာဂ်ဆဂ်တံ့များ





1. The Myanmar Peace Process,
an indicative timeline

2. Framework for a National Dialogue
developed by EAOs (May 2013)

➡ PEACE PROCESS ROADMAP

➡ PEACE PROCESS STRUCTURES


➡ PEACE PROCESS - NATIONAL DIALOGUE STRUCTURE

3. Maps: from British conquest to
Myanmar states division

THE MYANMAR PEACE PROCESS, AN INDICATIVE TIMELINE

- The Government of Myanmar announced peace talks in August 2011.
- Minister Aung Min requested EBO Executive Director Harn Yawngnwe in October 2011 to introduce him to EAOs (ethnic armed organizations).
- Since November 2011, bi-lateral negotiations have resulted in 15 separate ceasefire agreements.
- The Government's negotiating mechanism was consolidated in May 2012 into:
 1. Union Peacemaking Central Committee (*UPCC*) chaired by President Thein Sein
 2. Union Peacemaking Work Committee (*UPWC*) chaired by Vice-President Dr Sai Mauk Hkamassisted by three Vice-Chairs:
 - Parliamentary Peace Committee Chair Thein Zaw
 - Deputy Commander-in-Chief Vice-Senior General Soe Win
 - President's Office Minister Aung Min (Chief Negotiator).
- The *Myanmar Peace Centre (MPC)* was established in November 2012 to support the Chief Negotiator, Minister Aung Min.
- UPWC accepted in principle in August 2013 the EAO's concept of a *Nationwide Ceasefire Agreement (NCA)*, which will establish:
 1. A Ceasefire Process
 2. A Peace Support Process
 3. A Political Dialogue Process.
- The EAO's negotiating team was expanded in October 2013 (Laiza) to include EAOs that have not yet signed a separate ceasefire agreement – *Nationwide Ceasefire Coordinating Team (NCCT)*.
- Government's negotiating team, *MPC*, was replaced by the *UPWC* supported by *MPC*, in November 2013 (Myitkyina).

PEACE PROCESS ROADMAP



*EBOFELM and CSILebanon facilitated the EAOs to develop the Framework for Political Dialogue.

PEACE PROCESS STRUCTURES

I. CEASEFIRE PROCESS

- 1.) Signing of "Comprehensive Nation-wide Ceasefire and Peace Agreement" by top leadership of Government/Army; Ethnic Armed Groups and Nationalities; Opposition and Democratic Forces.
- 2.) Agreement mandate the establishment of the "High Level Peace Committee" comprised of the members who signed the agreement.
- 3.) They appoint the Joint Ceasefire Committee, Joint Peace Secretariat and National Dialogue Steering Committee.

JOINT CEASEFIRE COMMITTEE

Union Level: Reps of Ethnic Armed Groups, Government/Army, National and International Observers

Regional/State Level: Ethnic, Army, Chairpersons of Regional/State Peace and Monitoring Committees, and National and International Observers

- Oversees the implementation of the Nation-wide Ceasefire Accord, adherence to the Ceasefire Code of Conduct and settles disputes arising from implementation or violations

JOINT PEACE SECRETARIAT

Reps of Ethnic Armed Groups, Government/Army, Parliamentary Peace Committee, Civil Society, and Chairpersons of the National Dialogue Steering Committee and the Dialogue Management Committee

- Oversees the development and overall implementation of the peace process, and Comprehensive Agreement; responsible for monitoring and reporting on human rights and development issues, and creating a conducive environment for the dialogue and political reform process; also supports the work of the Regional/State Peace and Monitoring Committees

II. PEACE AND DIALOGUE PROCESS



UNION ACCORD

PANGLONG UNION CONFERENCE

900 Members (300 / 300 / 300)

- Adoption of dialogue agenda principles and procedure
- Nominate and establish task groups
- Statements
- Debate
- Final Decision-making

DIALOGUE MANAGEMENT COMMITTEE

SECRETARIAT

NATIONAL DIALOGUE STEERING COMMITTEE

Appointed by top leadership of Government/Army; Ethnic Armed Groups and Nationalities; Opposition and Democratic forces

- Consultations
- Research
- Discussion
- Option generation
- Creating proposals to be submitted to Panglong Conference

TASK FORCES (10) & THEMATIC COMMITTEES (9)


Technical experts
Representatives from parties, advisors and experts

- Constitutional Federal Democracy & Self-determination
- Power sharing, Decentralization, National Equality, Non-Disintegration of the Union
- Security Sector Reform
- Economic Development & Reform
- Humanitarian Aid & Relief
- Judicial Reform, Public Security Access to Justice & Basic Rights
- National Reconciliation
- Other (See issues in agreement)

III. PANGLONG III TO CONTINUE AFTER 2015 ELECTIONS

PEACE PROCESS - NATIONAL DIALOGUE STRUCTURE

PANGLONG 2014 CONFERENCE



STEPS AND SEQUENCING

PANGLONG

- Comprehensive Ceasefire and Peace Agreement
- Implementation of the agreements; public consultation, and monitoring
- Create common ground among armed groups, and political parties and civil society step by step (intra and inter - ethnic)
- Nation-wide nationalities conference for developing common strategies and framework
- Agree with Government and Opposition on framework for political dialogue
- All parties, government, opposition, army and ethnic nationalities formally mandate dialogue and implementation mechanisms within agreed framework

BEYOND PANGLONG

- Legalizing conference agreements and establish joint national and international monitoring group to oversee the implementation
- Referendum and agreed constitutional mechanisms to finalize Constitution
- Establish transitional structures and national elections
- Establish federal union which guarantees right to self-determination
- Security sector reform and integration
- Transitional justice process

SUPPORT STRUCTURE

Joint dialogue management committee

Facilitation and coordination

Drafting committee / Documentation and Library

Joint National Peace Secretariat and Regional/ State Peace & Monitoring Committees

SAFETY NETS

Non formal ongoing dialogue

Facilitation, monitoring, and deadlock breaking


Shared knowledge creation and database

Technical expert support


*EBOFEL MandCS Lebanon facilitated the EAOs to develop the Framework for Political Dialogue.

MAPS: FROM BRITISH CONQUEST TO MYANMAR STATES DIVISION

BRITISH BURMA
Before the Second World War



BURMA UNDER JAPAN
During the Second World War



MAPS: FROM BRITISH CONQUEST TO MYANMAR STATES DIVISION

UNION OF BURMA
Independence 1948



MYANMAR STATES DIVISION





EBO Myanmar 2013 Annual Report ©EBO 2013

Layout ©Angelique Berhault

Photographs ©EBO/ ©Studio Levin

Except p. 20: © Patrick Bodenham/AFP/Getty Images.

With special thanks to Bruce Levin: www.studiolevin.com for his photographs donation to EBO.



EBO MYANMAR

ADDB Inc - Canada
Euro-Burma Office - Belgium
EBO Foundation - Chiang Mai



For more information: www.euro-burma.eu